

# ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ၊ လစဉ်အစီရင်ခံစာ

## လက်ရှိအခြေအနေအကျဉ်းချုပ်

၂၀၂၀ ခုနှစ်၊ ဩဂုတ်လကုန်တွင် မြန်မာနိုင်ငံ အတွင်း၌ နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ဖမ်းဆီး၊ ထိန်းသိမ်းခြင်းခံထားရသူနှင့် ထောင်ပြင်ပမှ တရားရင်ဆိုင်နေရသူ စုစုပေါင်း ၅၃၇ ဦးရှိသည်။ ထိုထဲမှ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၃၃ ဦး အကျဉ်းကျခြင်းခံနေရပြီး တက်ကြွလှုပ်ရှားသူ ၁၆၃ ဦးသည် ထောင်တွင်းမှနေ၍ တရားရင်ဆိုင်နေရကာ ၃၄၁ ဦးသည် ထောင်ပြင်ပမှနေ၍ တရားရင်ဆိုင်နေရသည်။



မန္တလေးလူငယ်သင်တန်းကျောင်းတွင် ထိန်းသိမ်းခြင်းခံထားရစဉ် အတွင်းထွက်ပြေးသောကြောင့် ရိုက်နှက်ခြင်းခံခဲ့ရသည့် လူငယ်တစ်ဦး

ဓာတ်ပုံ- Voice of Myanmar (VOM)  
၂၀၂၀ ခုနှစ်၊ ဩဂုတ်လ



**Assistance Association for Political Prisoners (AAPP)**  
**နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း**

No.(75), 33 Extension Ward, Oakthaphayar Street, Dagon Myothit (North), Yangon, Myanmar  
E-mail: [info@aappb.org](mailto:info@aappb.org) Website: [www.aappb.org](http://www.aappb.org)



[အင်တာနက်စာမျက်နှာ](#)



[တွစ်တာစာမျက်နှာ](#)



[လူမှုကွန်ရက်စာမျက်နှာ](#)

မာတိကာ

တစ်လအတွင်းသုံးသပ်ချက် ..... 3

နိုင်ငံရေးအကျဉ်းသားများ ..... 8

ဖမ်းဆီးခံရခြင်းများ ..... 8

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ဖမ်းဆီးမှုများ ..... 9

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံမှ လွတ်မြောက်မှုများ ..... 9

ပျောက်ဆုံးသွားခြင်းများ ..... 10

တရားစွဲဆိုခံရခြင်းများ ..... 10

တရားရင်ဆိုင်ရခြင်းများ ..... 13

ထောင်တွင်းအခြေအနေများ ..... 14

ပြစ်ဒဏ်ချမှတ်ခံရခြင်းများ ..... 16

ထောင်မှလွတ်မြောက်မှုများ ..... 17

နိုင်ငံရေးနှင့်နိုင်ငံသားတို့၏လွတ်လပ်ခွင့်အပေါ်တားမြစ်ခြင်းများနှင့် ဆန္ဒထုတ်ဖော်မှုများ ..... 18

ဥပဒေပြုရေးနှင့် မူဝါဒရေးဆိုင်ရာ တိုးတက်မှုများ ..... 25

အရေးပါသည့် ဆက်စပ်သတင်းများဖတ်ရန် Links ..... 26

တစ်လအတွင်းသုံးသပ်ချက်

ဩဂုတ်လအတွင်း တက်ကြွလှုပ်ရှားသူနှင့် အရပ်သား စုစုပေါင်း (၉) ဦး အမှုဖွင့်၊ တရားစွဲဆိုခြင်းခံခဲ့ရသည်။ ထို (၉) ဦးအနက်မှ ရခိုင်ပြည်နယ်၊ ကျောက်ဖြူ နှင့် အမ်းမြို့နယ်များမှ အရပ်သား (၄) ဦးသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)၊ ၅၂(က)၊ အိန္ဒိယအက်ဥပဒေ ၁၉(စ)၊ ရန်ကုန်တိုင်းဒေသကြီးမှ တက်ကြွလှုပ်ရှားသူ (၃) ဦးသည် ငြိမ်းချမ်းစွာ စုဝေးခွင့် နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် (ငြိမ်းစုစီ) ဥပဒေ ပုဒ်မ ၂၀ နှင့် ပဲခူးတိုင်းဒေသကြီးမှ အရပ်သား (၂) ဦးသည် ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ တို့ဖြင့် အမှုဖွင့်၊ တရားစွဲဆိုခြင်းကို ခံခဲ့ရသည်။

ဩဂုတ်လအတွင်း တက်ကြွလှုပ်ရှားသူ နှင့် အရပ်သား စုစုပေါင်း (၅၄) ဦး ဖမ်းဆီးခြင်းခံခဲ့ရသည်။ ထို (၅၄) ဦးအနက်မှ တက်ကြွလှုပ်ရှားသူ (၃) ဦးသည် ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၂၀၊ တက်ကြွလှုပ်ရှားသူ (၁) ဦးသည် ရာဇသတ်ကြီးပုဒ်မ ၄၆၈၊ အရပ်သား (၂) ဦးသည် ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ ဖြင့် ဖမ်းဆီးခြင်းခံခဲ့ရပြီး ကျန် (၄၈) ဦးသည် ရခိုင်ပြည်နယ်၊ ကျောက်တော်၊ ပေါက်တော၊ မြောက်ဦး၊ အမ်း၊ စစ်တွေ၊ ပုဏ္ဏားကျွန်းနှင့် ကျောက်ဖြူမြို့နယ်များမှ အရပ်သားများဖြစ်ကြသည်။

ဩဂုတ်လအတွင်း စုစုပေါင်း (၉) ဦး ပြစ်ဒဏ် ချမှတ်ခြင်းခံခဲ့ရသည်။ ထို (၉) ဦးအနက်မှ တက်ကြွလှုပ်ရှားသူ (၂) ဦးသည် ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉၊ ရာဇသတ်ကြီးပုဒ်မ ၄၆၈ ဖြင့် ထောင်ဒဏ်ချမှတ်ခြင်းခံခဲ့ရပြီး ကျန် (၇) ဦးအား အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀၊ ၅၂(က) ဖြင့် စွဲဆိုထားသောစွဲချက်များကို သက်ဆိုင်ရာတရားရုံးအသီးသီးမှ ရုပ်သိမ်းပေးခဲ့သည်။

ဩဂုတ်လအတွင်း စုစုပေါင်း (၄၉) ဦး လွတ်မြောက်ခဲ့သည်။ နိုင်ငံရေးအကျဉ်းသားနှစ်ဦးဖြစ်သော ကိုနေမျိုးဇင်၊ ကိုသိန်းအောင်မြတ်တို့သည် ကျန်းမာရေးကောင်းမွန်ခြင်းမရှိကြောင်း သိရှိရသည်။

ထို့ပြင် ဩဂုတ်လအတွင်း ရက္ခိုင့်တပ်တော်(AA)မှ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အဖွဲ့ဝင် (၅) ဦး၊ သံဃာတော် (၄) ပါးကို ဖမ်းဆီးခဲ့ပြီး အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်မှ အရပ်သား (၄) ဦးကို ဖမ်းဆီးခဲ့သည်။

ထို့အတူ ဩဂုတ်လအတွင်း ရက္ခိုင့်တပ်တော်(AA)မှ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အဖွဲ့ဝင် (၅) ဦး နှင့် ချင်းလူငယ် (၃) ဦးတို့ကို ပြန်လည် လွတ်ပေးခဲ့သည်။

**ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံ**

ဩဂုတ်လ ၈ ရက်နေ့တွင် စတင်ခဲ့သော ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံသည် (၃၂) တိုင်ခွဲပြီဖြစ်သည်။ သို့သော်လည်း မြန်မာနိုင်ငံတွင်း ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့တွင် ရုန်းကန်နေကြရဆဲဖြစ်သည်။ ထို့ပြင် တိုင်းရင်းသားအရေးနှင့်ဆက်နွယ်သော ပြည်တွင်းစစ်သည်လည်း ချုပ်ငြိမ်းနိုင်ခြင်းမရှိသေးချေ။ မျက်မှောက်ကာလတွင်လည်း တက်ကြွလှုပ်ရှားသူများ၊ ကျောင်းသားများ၊ လယ်သမားများ၊ အလုပ်သမားများနှင့် အရပ်သားများသည် ဘက်ပေါင်းစုံမှ ဖိနှိပ်၊ ကန့်သတ်မှုများကို ရင်ဆိုင်နေကြရဆဲဖြစ်သည်။ ထိုကဲ့သို့သော အခြေအနေအမျိုးမျိုးကြောင့် လူ့အခွင့်အရေးဆိုသည်မှာ မေးမှိန် ပျောက်ကွယ်လှသော အနေအထားတွင် ရှိနေသည်။ ထို့ကြောင့် (၃၂) တိုင်ခွဲပြီဖြစ်သော ဒီမိုကရေစီမျှော်လင့်ချက်ကို ဖော်ဆောင် ရန်မှာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွင် အဓိကျသည့် လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်ပေးခြင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ ဖိနှိပ်ထားသော ဥပဒေများကို ပြင်ဆင်ခြင်း/ဖျက်သိမ်းခြင်း၊ နိုင်ငံသားများ၏ အခွင့်အရေးများကို မြှင့်တင်ပေးမည့် ဥပဒေများကို ရေးဆွဲ ပြဋ္ဌာန်းခြင်း၊ ဖမ်းဆီး/တရားစွဲဆို/ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသော နိုင်ငံရေးအကျဉ်းသားများနှင့် ထောင်တွင်းနှင့် ထောင်ပြင်ပမှ တရားရင်ဆိုင်နေကြသူများကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လည် လွတ်ပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးရမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံသားများ၏ အကျိုးစီးပွားကိုရှေးရှု၍ အစိုးရအနေ ဖြင့် ကဏ္ဍအလိုက် အမြန်ဆုံး ဖော်ဆောင်ပေးပါရန် တိုက်တွန်းအပ်ပါသည်။

အနီးစပ်ဆုံးဥပမာအားဖြင့် ဩဂုတ်လ ၂၀ ရက်နေ့က လွတ်တော်နှစ်ရပ်တွင် အတည်ပြုခဲ့သည့် ၁၉၅၉ တပ်မတော်အက်ဥပဒေ ပြင်ဆင်ချက်သည် ယခင်က သုံးနှစ်အတွင်းသာ စီရင်ခွင့်ရှိသည့် စစ်တရားရုံး၏ စီရင်ခွင့်ကို ကာလစည်းကမ်းသတ် ပယ်ဖျက်ရာ ရောက်နေသည့်သဘောကို တွေ့ရှိရသည်။ ထို့ကြောင့် တချိန်တွင် ပြန်လည်ပေါ်ပေါက်လာနိုင်သည့် တပ်မတော်အတွင်းမှ ရာဇဝတ်မှုများအား အရပ်ဘက်တရားရုံးသို့ လွှဲပြောင်းစီရင်ခွင့်ကို ဟန့်တားပိတ်ဆို့လိုက်ရာရောက်ကြောင်း သုံးသပ်နိုင်သည်။

**လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်**

ဩဂုတ်လအတွင်းတွင်လည်း မြန်မာနိုင်ငံ၌ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်သည် အပြုသဘောဆောင်သော တိုးတက်မှုများမရှိဘဲ ထိခိုက်လွယ်သော အနေအထားတွင်သာ ဆက်လက်ရှိနေသည်ကို တွေ့ရှိရသည်။ ထို့ပြင် ထိုအခွင့်အရေးကို ကျင့်သုံးသူများသည်လည်း နည်းမျိုးစုံဖြင့် ဖိနှိပ်ခြင်းများကို ရင်ဆိုင်နေကြရသည်။ ဩဂုတ်လအတွင်း ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအမျိုးသမီးအဖွဲ့ (DPW) မှ ဒေါ်စိန်ထွေးသည် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့် (ငြိမ်းစုစီ) ဥပဒေ ပုဒ်မ ၁၉ ဖြင့် ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်သာမက ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၂၀ ဖြင့်လည်း တရားစွဲဆိုခြင်း ခံခဲ့ရသည်။ ထိုမျှသာမက ကရင်လူငယ် စသိန်းဇော်မင်းနှင့် စောစက္ကလာတို့သည် ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၂၀၊ ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့ နယ်မှ အရပ်သားနှစ်ဦးဖြစ်သည့် ဦးအောင်မိုးဇော်နှင့် ဦးကြည်ဝင်းတို့သည် ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၉ ဖြင့် ဖမ်းဆီး၊ တရားစွဲဆိုခြင်းခံထားသည်။ ထို့ပြင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ လူမှုရေးလှုပ်ရှားသူ ဦးစိုးနိုင်သည် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခြင်းခံထားရပြီး ရွှေဝါရောင် ဆရာတော် ဦးစိန္တိတသည် ရာဇသတ်ကြီးပုဒ်မ ၅၀၀ ဖြင့် ပြောင်းလဲစစ်ဆေးရန် အမိန့်ချမှတ်ခြင်းခံခဲ့ရကာ ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) သည်လည်း ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် စွဲချက်တင်ရန် အမိန့်ချမှတ်ခြင်း ခံခဲ့ရသည်။

အထက်ပါအမှုဖြစ်စဉ်များကို သုံးသပ်ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အတိုင်းအတာသည် မည်မျှအထိ ကျဆင်းနေသည်ကို တွေ့ရှိနိုင်မည်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အခြေအနေကို တိုးတက်ရန်အတွက် ဆောင်ရွက်ရန်မှာ အစိုးရ၏တာဝန်ဖြစ်သည်။ ဥပဒေရေးရာအနေဖြင့် အစိုးရမှ ထိုအခွင့်အရေးကို အာမခံပေးထားသည့် နိုင်ငံတကာဥပဒေများကို လေးစားလိုက်နာ၍ အတည်ပြုလက်မှတ် ရေးထိုးခြင်း၊ အဆိုပါအခွင့်အရေးကို အာမခံပေးနိုင်သည့် အစီအမံများကို စနစ်တကျချမှတ်၍ ဆောင်ရွက်ခြင်း စသည်တို့ကို လုပ်ဆောင်ရပေမည်။ ထို့အပြင် အရပ်ဘက်အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည်။

**အကျဉ်းထောင်/အချုပ်ထောင်များတွင်း အခြေအနေများ**

မြန်မာနိုင်ငံရှိ အကျဉ်းထောင်/အချုပ်ထောင်များအတွင်း အခြေအနေများသည် သိသာထင်ရှားစွာ ပြောင်းလဲခြင်းမရှိသေးကို တွေ့ရှိရသည်။ အထူးသဖြင့် ညှဉ်းပန်းနှိပ်စက်ခြင်းနည်းလမ်းကို အသုံးပြု၍ ဝန်ခံလာစေရန်ပြုလုပ်ခြင်းနှင့် အပြစ်ပေးခြင်းတို့သည် မျက်မှောက်ကာလထိတိုင်အောင် ဆက်လက်ရှိနေခြင်းသည် အလွန်အမင်းစိုးရိမ်ဖွယ်ရာ အခြေအနေတစ်ရပ်ဖြစ်သည်။ ဩဂုတ်လအတွင်းတွင် မန္တလေးလူငယ်သင်တန်းကျောင်း၌ ထိန်းသိမ်းခြင်းခံထားရသော လူငယ်ငါးဦးသည် ၎င်းတို့ကို ထိန်းသိမ်းထားရှိရာ သင်တန်းကျောင်းမှ ထွက်ပြေးသောကြောင့် ဝိုင်းဝန်းထိုးကြိတ်ခြင်းခံခဲ့ရပြီး အသက် ၁၇ နှစ်အရွယ် လူငယ်နှစ်ဦး သေဆုံးသွားခဲ့သည်။ တစ်ဦးမှာ ဆေးကုသမှု ခံယူခဲ့ရသည်။ [ထိုလူငယ်နှစ်ဦး သေဆုံးခဲ့မှုနှင့်ပတ်သက်၍ လူ့သတ်မှုအဖြစ် ပြောင်းလဲအမှုဖွင့်ကာ လက်ရှိတွင် အဆိုပါသင်တန်းကျောင်းမှ သံသယရှိသူဝန်ထမ်းငါးဦးအား ခေါ်ယူ၍ ဖမ်းဆီးစစ်ဆေးလျက် ရှိသည်ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူများ၏ အဆိုအရသိရှိရသည်။](#) ထို့ပြင် ဘိုကလေးမြို့နယ်၊ မြင်းကကုန်းရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသည့် အမျိုးသားတစ်ဦးသည် ခန္ဓာကိုယ်အနံ့ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်။ [ထိုသေဆုံးမှုအတွက် ခရိုင်အဆင့် စုံစမ်းစစ်ဆေးရေးခုံအဖွဲ့အား ဖွဲ့စည်း၍ ရဲစခန်းတာဝန်ရှိသူများကို စစ်ဆေးမည်ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးမှ ဒုတိယရဲမှူးကြီးထွန်းရွှေမှ ပြောကြားခဲ့သည်။](#)

ထိုအမှုဖြစ်စဉ်များနှင့်ပတ်သက်၍ အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိနေသည့်အပေါ် ကြိုဆိုပြီး ပွင့်လင်းမြင်သာမှု ရှိစွာဖြင့် ဆောင်ရွက်ပေးပါရန်လည်း တိုက်တွန်းအပ်ပါသည်။ ညှဉ်းပန်းနှိပ်စက်မှုသည် လူ့ဂုဏ်သိက္ခာကို လေးစားမှုမရှိကြောင်း ညွှန်းဆိုပြသနေပြီး အခွင့်အာဏာကို လွှဲမှားစွာဖြင့် အသုံးပြုခြင်းဖြစ်သည်။ [ကမ္ဘာ့ကုလသမဂ္ဂ၏ ဥပဒေကို ကြပ်မတ်ထိန်းသိမ်းသူများ စောင့်ထိန်းရမည့် ကျင့်ဝတ်များ၏ အပိုဒ် ၂ နှင့် အပိုဒ် ၅ တို့တွင် လူ့ဂုဏ်သိက္ခာကို လေးစားလိုက်နာရမည်ဟု ဖော်ပြထားပြီး ညှဉ်းပန်းနှိပ်စက်မှုမှ ကာကွယ်မှုပေးထားသည်။](#) ညှဉ်းပန်းနှိပ်စက်ခြင်းကြောင့် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာတို့ကို ထိခိုက်စေသည်သာမက ၎င်းတို့ ပြန်လည်လွတ်မြောက်လာချိန်တွင်လည်း လူမှုပတ်ဝန်းကျင်နှင့် ပြန်လည်ပေါင်းစပ်ရာ၌ သက်ရောက်မှုများကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် အကျဉ်းထောင်၊ အချုပ်ထောင်များအတွင်း ညှဉ်းပန်းနှိပ်စက်မှုများ ထပ်မံဖြစ်ပွားခြင်း မရှိစေရန်အတွက် ကြပ်မတ်စွာဖြင့် လုပ်ဆောင်ရန်လိုအပ်သည်။ ထို့အပြင် သက်ဆိုင်ရာတာဝန်ရှိသူများကို လူ့အခွင့်အရေးနှင့် ပတ်သက်သော အသိပညာများ၊ [နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် \(ICCPR\)](#)၊ [ညှဉ်းပန်းနှိပ်စက်မှုနှင့် အခြားရက်စက်၍လူမဆန်သော သို့မဟုတ် လူ့ဂုဏ်သိက္ခာကို ကျဆင်းစေသောဆက်ဆံမှု သို့မဟုတ် ပြစ်ဒဏ်ပေးမှု ဆန့်ကျင်ရေး နိုင်ငံတကာသဘောတူစာချုပ် \(UNCAT\)](#) စသည့် စာချုပ်များနှင့်ပတ်သက်သော အသိပညာများကို ပို့ချပေးရမည်ဖြစ်သည်။ ထို့နောက် ကျူးလွန်သူများကို ထိရောက်စွာအရေးယူခြင်းအားဖြင့် ထိခိုက်နစ်နာသူများအတွက် တရားမျှတမှုကို ဖော်ဆောင်ပေးရမည်။

## နိုင်ငံသား နှင့် နိုင်ငံရေးအခွင့်အရေး ဆုံးရှုံးမှုများ

မြန်မာနိုင်ငံအတွင်း နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးများ ဆုံးရှုံးလျက်ရှိသည်ကို ဩဂုတ်လအတွင်း ဖြစ်ပွားခဲ့သည့် အမျိုးမျိုး သောဖြစ်စဉ်များက ထင်ရှားစွာ ထုတ်ဖော်ပြသလျက်ရှိသည်။

- လက်ပံတန်းကျောင်းသားသပိတ်နှင့်ဆက်နွယ်၍ ထောင်ဒဏ်ချမှတ်ခြင်းခံခဲ့ရပြီး ရှေ့နေအဖြစ်မှ ထုတ်ပယ်ခြင်းခံခဲ့ရသော ဒေါ်ခင်ခင်ကျော်သည် ရှေ့နေလိုင်စင်ကို ပြန်လည်အပ်နှံခဲ့ရခြင်း၊
- လက်ပံတန်းကျောင်းသားသပိတ်တွင်ပါဝင်ခဲ့သော ကျောင်းသားတို့၏အမှုများကို ပိတ်သိမ်းခဲ့သော်လည်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ဟောင်း ကိုအောင်သန်းဇင်ဦး (ခ) ကိုလင်းထက်နိုင် (ခ) ဂျိမ်းကို စွဲဆိုထားမှုအား တရားလိုဘက်မှ ပိတ်သိမ်းပေးခြင်းမရှိသောကြောင့် ကိုအောင်သန်းဇင်ဦး (ခ) ကိုလင်းထက်နိုင် (ခ) ဂျိမ်းသည် လေးနှစ်ကျော်ကြာ အမှုရင်ဆိုင်ခဲ့ရပြီးနောက် ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်း၊
- စစ်ရေးပဋိပက္ခ ပြင်းထန်လျက်ရှိသော ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနှင့် အမ်းမြို့နယ်တို့ရှိ ကျေးရွာအုပ်စု (၁၅) အုပ်စုတွင် မဲစာရင်း မကပ်နိုင်ခြင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မြန်မာ-ထိုင်းနယ်စပ်တွင် ခိုလှုံနေထိုင်ကြသည့် ရှမ်းစစ်ဘေးဒုက္ခသည်ခြောက်ထောင်ကျော်သည် လာမည့်ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့် ဆုံးရှုံးနေဆဲဖြစ်ခြင်း၊
- သားဖြစ်သူဗိုလ်မှူး ရက္ခိုင့်တပ်တော် (AA) အတွင်းသို့ ဝင်ရောက်သွားသောကြောင့် လာမည့်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ရခိုင်အမျိုးသားပါတီ (ANP) ကိုယ်စားလှယ်လောင်းဦးဖိုးစံသည် ကိုယ်စားလောင်းအဖြစ်မှ ပယ်ချခံခဲ့ရခြင်း၊
- ရခိုင်ပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်းလျှောက်လွှာ တင်ခဲ့သည့် အစ္စလာမ်ဘာသာဝင် ငါးဦးတို့၏ ကိုယ်စားလှယ်လောင်းလျှောက်လွှာများ ပယ်ချခံခဲ့ရခြင်း၊

နိုင်ငံသား အခွင့်အရေးဆိုသည်မှာ နိုင်ငံသားတို့၏ အသက်ရှင်ခွင့်နှင့် လွတ်လပ်ခွင့်တို့ကို အစိုးရက တရားလက်လွတ် ဝင်ရောက် နှောက်ယှက်ခြင်းမှ ကာကွယ်ပေးသော အခွင့်အရေးများကို ဆိုလိုသည်။ နိုင်ငံရေးအခွင့်အရေးဆိုသည်မှာ တိုင်းပြည်အစိုးရ၏ လုပ်ငန်းရေးရာများတွင် နိုင်ငံသားများ ပါဝင်ပတ်သက်ခွင့်ကို ဆိုလိုပါသည်။ မြန်မာနိုင်ငံတွင် ထိုအခွင့်အရေးများသည် အကန့်အသတ်ဖြင့်သာရှိနေသည်မှာ ငြင်းဆိုဖွယ်ရာမရှိပေ။ နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးများကို ဖော်ဆောင်ပေးနိုင်မှသာ ဒီမိုကရေစီကို ဖော်ဆောင်နေသော အစိုးရတစ်ရပ်ဟု ညွှန်းဆိုနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးများကို ဖော်ဆောင်ပေးခြင်းသည် အသွင်ကူးပြောင်းရေးတွင် မရှိမဖြစ်လုပ်ငန်းစဉ်တစ်ရပ် ဖြစ်သည့်အတွက် အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ပေးပါရန် တိုက်တွန်းအပ်ပါသည်။ ထို့အပြင် စစ်ရေးပဋိပက္ခများ ဖြစ်ပွားရာဒေသများတွင် နေထိုင်လျက်ရှိသည့် ဌာနေတိုင်းရင်းသားများ မဲပေးခွင့် ဆုံးရှုံးမှုမရှိစေရန်လည်း ဆောင်ရွက်ပေးပါရန် တိုက်တွန်းအပ်ပါသည်။

## တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများ၏ အကျိုးဆက်များ

ဩဂုတ်လအတွင်းတွင် တိုင်းရင်းသားဒေသများ၌ လက်နက်ကိုင်တိုက်ပွဲများဆက်လက်ဖြစ်ပွားဆဲဖြစ်ပြီး ဌာနေတိုင်းရင်းသား များသည် ဖမ်းဆီး၊ တရားစွဲဆိုမှုများကို ဆက်လက်ရင်ဆိုင်နေကြရသည်။ ထို့ပြင် သံသယဖြင့် ဖမ်းဆီး ခေါ်ဆောင်ခြင်းခံခဲ့ရကာ ညှဉ်းပန်းနှိပ်စက်မှုများလည်း ဆက်လက် ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရသည်။ ဩဂုတ်လအတွင်းဖြစ်ပွားခဲ့သော ဖြစ်စဉ်များ အနက်မှ ဖြစ်စဉ်တချို့ကို အောက်တွင် ကောက်နုတ်ဖော်ပြထားသည်။

### ညှဉ်းပန်းနှိပ်စက်မှုများ

- မြောက်ဦးမြို့နယ်အခြေစိုက် တပ်ရင်း (၃၇၇) မှ ဖမ်းဆီးထားသော ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပုစွန်ဖေကျေးရွာမှ ဦးစံရွှေလှိုင်သည် စစ်ဆေးခြင်းခံနေရစဉ်ကာလအတွင်း သေဆုံးသွားခြင်း၊
- အမှတ် ၇၅၇ တပ်ရင်းမှ တပ်မတော်သားသုံးဦးသည် ကျောက်ဖြူပညာရေးကောလိပ်တွင် ဒုတိယနှစ်တက်ရောက်နေသော ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ပျဉ်းတောကျေးရွာမှ မောင်ညီညီစိုးကို ရိုက်နှက်စစ်ဆေးခဲ့ခြင်း (ရိုက်နှက်မှုဖြစ်ပွားသည့်နေ့တွင် မောင်ညီညီစိုးကို ဆေးဖိုးအဖြစ် ငွေကျပ်သုံးသောင်းပေးခဲ့ပြီး နောက်တစ်နေ့တွင် ငွေကျပ်သုံးသိန်း ထပ်မံပေးခဲ့ကြောင်း၊ ဖြစ်စဉ်တွင်ပါဝင်သည့် တပ်မတော်သားများကို စစ်စည်းကမ်းအရ အရေးယူသွားမည်ဖြစ်ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ခဲ့သည်)။

- ကျောက်မြို့နယ်၊ ဇင်ချောင်းကျေးရွာမှ ရွာသားနှစ်ဦးဖြစ်သည့် ကိုမောင်အေးနိုင်နှင့် ကိုဝင်းနိုင်တို့သည် စစ်ကြောရေးကားလအတွင်း ရိုက်နှက်စစ်ဆေး မေးမြန်းခြင်းခံခဲ့ရသဖြင့် ၎င်းတို့နှစ်ဦး၌ ဒဏ်ရာဒဏ်ချက်များ ဖြစ်ပေါ်နေခြင်း၊
- တပ်မတော် တပ်မ ၉၉ မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် ပျောက်ဆုံးသွားခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်နှင့် နမ့်ခမ်းမြို့နယ်မှ ပလောင်အမျိုးသားသုံးဦးကို သုံးလကြာမှ သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ခြင်း (တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးကြီးလှမိုးမှ ထိုဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်မှ စိစစ်ပေးမည့်အကြောင်းနှင့် ကျူးလွန်သည်ဟု စိစစ်တွေ့ရှိလျှင် အရေးယူသွားမည်ဟု သိရှိရသည်။)

မည်သည့်ပုံစံဖြင့်မဆို ထိန်းသိမ်းထားမှု သို့မဟုတ် အကျဉ်းကျနေမှုများအောက်တွင် ရှိနေသူများကို ကာကွယ်ရန်အတွက် ဥပဒေများ၏ အပိုဒ် ၆ တွင် မည်သည့်ပုံစံဖြင့်မဆို ထိန်းသိမ်းထားမှု သို့မဟုတ် အကျဉ်းကျနေမှုများအောက်တွင် ရှိနေသူများကို ညှဉ်းပန်းနှိပ်စက်ခြင်း၊ ရက်စက်၍ လူမဆန်သော၊ လူ့ဂုဏ်သိက္ခာကိုကျဆင်းစေသော ပြုမူဆက်ဆံခြင်း သို့မဟုတ် အပြစ်ပေးခြင်းများ မပြုလုပ်ရဟု ဖော်ပြထားသည်။ မြန်မာနိုင်ငံ၌ နှစ်ပေါင်း ၇၀ ကျော်ကြာ ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်တိုက်ပွဲများအတွင်း ဌာနေတိုင်းရင်းသားများစွာသည် အမျိုးမျိုးသော ညှဉ်းပန်းနှိပ်စက်မှုများကို ရင်ဆိုင်ခံစားခဲ့ကြရသော်လည်း ၎င်းတို့အတွက် တရားမျှတမှုကို ဖော်ဆောင်ပေးနိုင်ခဲ့ခြင်း မရှိပါ။ လက်နက်ကိုင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသရွေ့ လူ့အခွင့်အရေးချိုးဖောက်မှုများလည်း ဆက်လက်ရှိနေဦးမည်ဖြစ်သည်။ ထို့ကြောင့် အစိုးရအနေဖြင့် ငြိမ်းချမ်းရေးကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်သည်။ ဩဂုတ်လအတွင်းတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံစတုတ္ထအစည်းအဝေးအား ကျင်းပပြီးစီးခဲ့သော်လည်း ရက္ခိုင့်တပ်တော် (AA) ကို ညီလာခံတက်ရောက်ခွင့် မပြုခဲ့ပါ။ ထိုအခြင်းအရာသည် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကို နှောင့်နှေးစေသည်။ ထို့အပြင် ပဋိပက္ခဖြစ်ပွားရာဒေသတွင် နေထိုင်ကြသည့် ရခိုင်တိုင်းရင်းသားများအတွက် များစွာ ထိခိုက်နစ်နာစေသည်။ တိုင်းရင်းသားအဖွဲ့အစည်းများအားလုံး အလုံးစုံပါဝင်၍ ဆွေးနွေးမှတ်တမ်းယူ၍ စစ်မှန်သော ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်နိုင်မည် ဖြစ်သည်။

အခြားတဖက်တွင်လည်း ရခိုင်ဒေသ၌ ကိုဗစ်-၁၉ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါကို ဆိုးရွားစွာ ရင်ဆိုင်နေကြရချိန်ဖြစ်သည်။ သို့သော်လည်း စက်တင်ဘာလကုန်အထိ တပ်မတော်မှ ထပ်မံတိုးမြှင့်ပေးခဲ့သော အပစ်ရပ်သက်တမ်းတွင် ရခိုင်ဒေသနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ ပါဝင်ခြင်းမရှိပါ။ ထိုအခြင်းအရာသည် စိုးရိမ်ဖွယ်ရာ အခြေအနေတစ်ရပ်ဖြစ်ပြီး လက်နက်ကိုင်တိုက်ပွဲများကြောင့် ဒေသခံတိုင်းရင်းသားများအနေဖြင့် ရောဂါကာကွယ်ရေးများကို ထိရောက်စွာ လုပ်ဆောင်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် အဆိုပါဒေသများတွင် ကူးရောဂါစက် ကာကွယ်ရေးလုပ်ငန်းများကို ထိရောက်စွာလုပ်ဆောင်နိုင်ရန်အတွက် အစိုးရမှ နည်းလမ်းများရှာဖွေ၍ အမြန်ဆုံးဆောင်ရွက်ပေးပါရန် တိုက်တွန်းအပ်ပါသည်။

**ပစ်ခတ်မှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိမှုများ**

- ရခိုင်ပြည်နယ်၊ ရသေ့တောင်၊ ကျောက်တော်၊ အမ်း၊ စစ်တွေ နှင့် မောင်တော မြို့နယ်များတွင် ပစ်ခတ်မှုများကြောင့် အရပ်သားသုံးဦး ကျည်ထိမှန် သေဆုံးခဲ့ပြီး ၁၇ နှစ်အရွယ် လူငယ်တစ်ဦးအပါအဝင် အရပ်သားခြောက်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
- ရှမ်းပြည်နယ်၊ ကျောက်မဲ၊ သီပေါနှင့် မူဆယ်မြို့နယ်တို့တွင် အရပ်သားလေးဦး သေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်။

**လက်နက်ကြီးကျည် ကျရောက်မှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိမှုများ**

- ရခိုင်ပြည်နယ်၊ ကျောက်တော်၊ ရသေ့တောင်နှင့် မင်းပြားမြို့နယ်တို့တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုများကြောင့် ကလေးငယ်လေးဦးအပါအဝင် အရပ်သား ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး တစ်ဦး သေဆုံးခဲ့သည်။

**မြေမြုပ်မိုင်း ပေါက်ကွဲခဲ့ခြင်းကြောင့် သေဆုံး၊ ဒဏ်ရာရရှိမှုများ**

- ရခိုင်ပြည်နယ်၊ အမ်းနှင့် မင်းပြားမြို့နယ်တို့တွင် မြေမြုပ်မိုင်း ပေါက်ကွဲခဲ့ခြင်းကြောင့် အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးအပါအဝင် အရပ်သားနှစ်ဦး သေဆုံးခဲ့သည်။

**စစ်လက်ကျန် လက်နက်ကြီးကျည် ပေါက်ကွဲခဲ့ခြင်းကြောင့် သေဆုံး၊ ဒဏ်ရာရရှိမှုများ**

- ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် စစ်လက်ကျန် လက်နက်ကြီးကျည်ပေါက်ကွဲခဲ့ခြင်းကြောင့် ကလေးငယ်နှစ်ဦး သေဆုံးခဲ့ပြီး ကလေးငယ်လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

### လယ်ယာမြေရေးရာကိစ္စရပ်များ

လယ်ယာမြေရေးရာကိစ္စရပ်များသည် မြန်မာနိုင်ငံအတွင်း ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး အထူးသဖြင့် တပ်သိမ်းမြေအရေးကြောင့် တောင်သူများသည် တရားစွဲဆိုမှုများကို ဆက်လက်ရင်ဆိုင်နေကြရဆဲဖြစ်သည်။ ဩဂုတ်လအတွင်းတွင် ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှ အသက် ၈၇ နှစ်အရွယ် တောင်သူတစ်ဦးအပါအဝင် တောင်သူ ၂၂ ဦးသည် တပ်သိမ်းမြေများ ပေါ်တွင် ဝင်ရောက်စိုက်ပျိုးသည်ဟုဆိုကာ ရာဇသတ်ကြီးပုဒ်မ ၄၄၇ ဖြင့် တရားစွဲဆိုခြင်းခံထားရသည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုထားချက်များအရ ၂၀၂၀ ခုနှစ်၊ ဩဂုတ်လကုန်အထိ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ တောင်သူ ၁၈၇ ဦးသည် ထောင်ပြင်ပမှ တရားရင်ဆိုင်နေကြရပြီး မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးတို့မှ တောင်သူ ၁၂ ဦးတို့သည် ထောင်တွင်းမှနေ၍ တရားရင်ဆိုင်နေကြရသည်။ ထိုမျှသာမက လယ်သမား ရှစ်ဦးသည် ထောင်ဒဏ်ချမှတ်ခံထားရသည်။ လယ်ယာမြေများ သိမ်းဆည်းခံရမှုကြောင့် လယ်ယာမြေများ ဆုံးရှုံးခဲ့ကြရသည့်အပြင် ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်မှုများကို ရင်ဆိုင်နေကြရခြင်းသည် တောင်သူများကို အဘက်ဘက်မှ များစွာထိခိုက်နစ်နာမှုစေပါသည်။ ထိုအခြင်းအရာများသည် အစိုးရမှ သိမ်းဆည်းလယ်ယာမြေအရေးကို နှောင့်နှေးမှုမရှိဘဲ အမြန်ဆုံး ဆောင်ရွက်ပေးရန် ညွှန်ဆိုပြနေသော အကြောင်းခြင်းရာများ ဖြစ်သည်။ ထို့ပြင် အသွင်ကူးပြောင်းရေးကဏ္ဍတွင် မေ့လျော့ခံ တောင်သူများ၏အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားရန်အတွက် တိုက်တွန်းပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံထားရသော တောင်သူများအား ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးပါရန် တိုက်တွန်းအပ်ပါသည်။

## နိုင်ငံရေးအကျဉ်းသားများ

### ဖမ်းဆီးခံရခြင်းများ

#### [ပေါက်တောမြို့နယ်မှ အရပ်သားတစ်ဦး တပ်မတော်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခြင်းခံရ](#)

ဩဂုတ်လ ၄ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ သုံးပါတ်ချိုင်းကျေးရွာမှ ကိုအောင်သိန်းထွန်းသည် မြေပုံမြို့နယ်၊ ရွာသာယာကျေးရွာအနီးရှိ တပ်မတော်စစ်ဆေးရေးဂိတ်တစ်ခု၌ ဖမ်းဆီးခြင်းခံခဲ့ရသည်။ ဖမ်းဆီးခြင်းခံရသူ ကိုအောင်သိန်းထွန်း အပါအဝင် အရပ်သားငါးဦးသည် ၎င်းတို့ကျေးရွာမှ တရုတ်နိုင်ငံသို့သွားစဉ် တပ်မတော်စစ်ဆေးရေးဂိတ်မှ ကိုအောင်သိန်းထွန်း ၏ဖုန်းအတွင်း၌ မသင်္ကာစရာများတွေ့ရှိသည်ဟုဆိုကာ ၎င်းတစ်ဦးတည်းကိုသာ ဖမ်းဆီးထားခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောကြားခဲ့သည်။ ဖမ်းဆီးခြင်းခံရသည်မှာ လေးရက်ကြာပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ မတွေ့ရှိရသေးကြောင်း ၎င်း၏ ဖခင်ဖြစ်သူ ဦးမောင်လှသိန်းမှ ပြောကြားခဲ့သည်။

#### [အပေါက်ကျေးရွာအနီး မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ရွာသား သုံးဦး ဖမ်းဆီးခြင်းခံရ](#)

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ကျေးရွာအနီးတွင် ဩဂုတ်လ ၉ ရက်နေ့၌ မိုင်းပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး နောက် အပေါက်ကျေးရွာမှ ရွာသားသုံးဦးဖြစ်သည့် ဦးမောင်ညွန့်လှိုင်၊ ဦးအထွန်းနှင့် ဦးမောင်သန်းလှတို့ ဖမ်းဆီးခြင်းခံခဲ့ရသည်။ ယင်းနေ့ နံနက် ၁၀ နာရီကျော်အချိန်ခန့်တွင် အပေါက်ကျေးရွာ ကားလမ်းအနီးရှိ ကုက္ကိုလ်ပင်အောက်၌ စစ်သားများ

စုနေကြစဉ် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၎င်းနောက်ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ ရွာသား ၅၀ ကျော်ခန့် ဖမ်းဆီးခေါ်ဆောင် ခံခဲ့ရသည်။ ညနေ ၄ နာရီအချိန်ခန့်တွင် ဖမ်းဆီးထားသူအားလုံးကို လွှတ်ပေးခဲ့ပြီး ထိုရွာသားသုံးဦးကို ဆက်လက် ဖမ်းဆီးထားခဲ့ သည်။

**ကျောက်တော်မြို့နယ်၊ တောပန်ဇင်းကျေးရွာမှ ရွာသား တစ်ဦးကို ဖမ်းဆီး ခေါ်ဆောင်**

ဩဂုတ်လ ၁၀ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တောပန်ဇင်းကျေးရွာမှ ဦးအေးမောင်ကို တပ်မတော်သား များမှ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။ ဦးအေးမောင်သည် ဆေးလိပ်ဝယ်ရန်သွားစဉ် တပ်မတော်သားများကို တွေ့၍ ကြောက် လန့် ရှောင်ပြေးခဲ့သည်။ ထို့ကြောင့် တပ်မတော်သားများမှ မသင်္ကာဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ယနေ့အချိန် အထိ မည်သည့်အဆက်အသွယ်မျှ မရရှိသဖြင့် အထူးစိုးရိမ်နေကြောင်း ၎င်း၏ဇနီးဖြစ်သူ ဒေါ်စိန်ယဉ်နုမှ ပြောကြားခဲ့သည်။

**စစ်တွေ ကျောက်တန်းဂိတ်တွင် AA အဖွဲ့ဝင် သုံးဦးကိုဖမ်းဆီးရမိကြောင်း တပ်မတော်မှသတင်းထုတ်ပြန်၊ ၎င်းတို့အနက် တစ်ဦးမှာသုံးဘီးဒရိုင်ဘာသာ ဖြစ်ကြောင်း ဖခင်ဖြစ်သူပြောကြား**

ဩဂုတ်လ ၁၂ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ကျောက်တန်းစစ်ဆေးရေးဂိတ်၌ ရက်စွဲတပ်တော် (AA) အဖွဲ့ဝင်များအား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ဩဂုတ်လ ၁၃ ရက်နေ့တွင် တပ်မတော်မှ သတင်းထုတ်ပြန်ခဲ့သည်။ ဖမ်းဆီးခြင်းခံထားရသူများမှာ စစ်တွေမြို့မှ သုံးဘီးဒရိုင်ဘာ ဦးကျော်ကျော်ဝင်း၊ ဦးသာဇံ နှင့် မြေပုံမြို့နယ်၊ တစ်ရာရွာမှ ဦးမောင်ဘုတို့ဖြစ်ကြသည်။ ဦးကျော်ကျော်ဝင်း၏ ဖခင် ဦးဘသန်းမှ ၎င်း၏ သားဖြစ်သူသည် သုံးဘီးဆိုင်ကယ်မောင်း၍ မိသားစုအား ရှာဖွေကျွေးမွေးနေသူဖြစ်ကြောင်း၊ AA နှင့်လည်း ပတ်သက်ဆက်နွယ်ခြင်း မရှိကြောင်း၊ မူးယစ်ဆေးဝါးများနှင့်လည်း ပတ်သက်မှုမရှိကြောင်း၊ ထိုနေ့တွင် အမျိုးသားနှစ်ဦးမှ သားဖြစ်သူ၏ သုံးဘီးကို ငှားသည့်အတွက် လိုက်ပို့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

**ကျောက်ဖြူ ကပ်သပြေကျေးရွာမှ ရွာသား သုံးဦးကို ဖမ်းဆီး**

ဩဂုတ်လ ၁၄ ရက်နေ့တွင် တပ်မတော်သားများမှ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကပ်သပြေကျေးရွာမှ ရွာသားဦးကို ဖမ်းဆီးသွားခဲ့သည်။ ဩဂုတ်လ ၁၄ ရက်နံနက် ၁၀ နာရီအချိန်ခန့်တွင် တပ်မတော်သားများမှ ကျေးရွာအတွင်းရှိ ရွာသားများကို စုခိုင်းခဲ့ပြီး ဦးဘသန်းရွှေ၊ ဦးဝေသိန်းအောင်နှင့် ဦးသန်းမြတ်ရွှေတို့ကို စစ်ဆေးရန်ရှိသည်ဟုဆိုကာ ဖမ်းဆီးသွားခဲ့သည်။

**တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ဖမ်းဆီးမှုများ**

**ရက္ခိုင့်တပ်တော် (AA) မှ မြောက်ဦးမြို့ပေါ်ကျောင်းမှ သံဃာ လေးပါးကို ဖမ်းဆီး ခေါ်ဆောင်**

ဩဂုတ်လ ၁၈ ရက်နေ့ ညအချိန်၌ ရက္ခိုင့်တပ်တော် (AA) မှ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ မြို့ဦးခေါင်းကျောင်းတိုက် ဆရာတော် ဦးဝဏ္ဏသာရ၊ ရွှေစည်းဝကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဦးဓမ္မပီယနှင့်အတူ ကိုရင်နှစ်ပါးကို ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) အတွက် လူသစ်စုဆောင်းရာတွင် ပါဝင်သည်ဟုဆိုကာ ဖမ်းဆီးသွားခဲ့သည်။ ဩဂုတ်လ ၁၉ ရက်နေ့ နံနက်တွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များမှ ပြင်ဈေးကျောင်းတိုက်ကို ဝင်ရောက်ရှာဖွေစဉ် လက်နက်နှင့် ခဲယမ်းမီးကျောက်များ သိမ်းဆည်း ရမိခဲ့ကြောင်း လော်ဂမူကျေးရွာ အုပ်ချုပ်ရေးမှူးမှ ပြောကြားခဲ့သည်။

**ကျောက်မဲမှ မိသားစုဝင်လေးဦးကို လက်နက်ကိုင်ခုနှစ်ဦးမှ လာရောက် ဖမ်းဆီးခေါ်ဆောင်သွား**

ဩဂုတ်လ ၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ အမှတ်(၁) ရပ်ကွက်တွင် နေထိုင်သည့် မိသားစုဝင် လေးဦးကို လက်နက်ကိုင်ခုနှစ်ဦးမှ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူများမှာ ဦးဖိုးဦးနှင့် ၎င်း၏သားများဖြစ်သည့် အိုက်စိုင်း၊ ပန်တီနှင့် အောင်ချမ်းအေးတို့ဖြစ်ကြသည်။ ကလေးသုံးဦးမှာ အသက် (၁၄) နှစ်၊ (၁၂) နှစ် နှင့် (၉) နှစ် အရွယ်များဖြစ်ကြပြီး ဦးဖိုးဦး၏ ဇနီးမှာမူ လာရောက်ဖမ်းဆီးသည့်အချိန်၌ အိမ်တွင်မရှိဘဲ တိမ်းရှောင်နေသဖြင့် ဖမ်းဆီးခြင်းမခံရကြောင်း၊ ၎င်းမှာ မြေယာအရောင်းအဝယ်ပြဿနာရှိနေသည်ဟု သိရှိရကြောင်း ဒေသခံတစ်ဦးမှ ဆိုသည်။



## တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံမှ လွတ်မြောက်မှုများ

### ရက္ခိဋ်တပ်တော် (AA) မှ ဖမ်းဆီးထားသည့် ALP တွဲဘက်အတွင်းရေးမှူးတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင်ငါးဦး ပြန်လည် လွတ်မြောက် လာ

ရက္ခိဋ်တပ်တော် (AA) မှ ဖမ်းဆီးထားသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၏ တွဲဘက်အတွင်းရေးမှူးတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင်ငါးဦးသည် ဩဂုတ်လ ၁၈ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။ ပြန်လည်လွတ်မြောက်လာသူများမှာ ALP ၏ တွဲဘက်အတွင်းရေးမှူး ခိုင်အောင်စိုးသန်း၊ ဆက်ဆံရေးရုံးဝန်ထမ်း ခိုင်ဌေးနှင့် ဆေးဘက်ဆိုင်ရာ ရခိုင်လူထုကျန်းမာရေး လုပ်သားအဖွဲ့ (RCHWA) မှ ခိုင်မျိုးဇံ၊ ခိုင်မိုးဇော်နှင့် ခိုင်ဟိန်းဇော်တို့ဖြစ်သည်။ ဩဂုတ်လ ၁၀ ရက်နေ့ ညနေ ၅ နာရီအချိန် တွင် ခိုင်ဟိန်းဇော်၊ ခိုင်မျိုးဇံနှင့် ခိုင်မိုးဇော်တို့သည် ALP တပ်ဖွဲ့ဝင်တစ်ဦး၏ နာရေးမှ ပြန်လာစဉ် ပုဏ္ဏားကျွန်းမြို့နယ်၊ မြောင်ကြီးကျေးရွာအနီး၌ လက်နက်များကိုဆောင်ထားသည့် AA တပ်ဖွဲ့ဝင် ၁၀ ဦးခန့်မှ ၎င်းတို့ကို ဖမ်းဆီးသွားခဲ့သည်။ တွဲဘက် အတွင်းရေးမှူး ခိုင်အောင်စိုးသန်း နှင့် ခိုင်ဌေးမှာ နေအိမ်အတွင်းဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

### ရက္ခိဋ်တပ်တော်(AA)မှ ဖမ်းဆီးထားသည့် ချင်းလူငယ် လေးဦးအနက် သုံးဦး ပြန်လည် လွတ်မြောက်

ရက္ခိဋ်တပ်တော် (AA) မှ ဖမ်းဆီးထားသည့် ချင်းလူငယ်လေးဦးအနက် သုံးဦးသည် ဩဂုတ်လ ၂၅ ရက်နေ့တွင် ပြန်လည်လွတ် မြောက်လာခဲ့သည်။ လွတ်မြောက်လာသည့် လူငယ်လေးဦးမှာ ဆလိုင်ဗန်တာမန်၊ ဆလိုင်အောင်ထွန်းကိုနှင့် ဆလိုင်ခင်မောင် ထွန်းတို့ ဖြစ်ကြသည်။ ဇူလိုင် ၂၉ ရက်နေ့တွင် ရက္ခိဋ်တပ်တော် (AA) မှ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ချင်းလူငယ်လေးဦးကို ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ငမာရိုင်းကျေးရွာ၌ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ အဆိုပါ လူငယ်လေးဦးသည် ကျောက်တော်မြို့နယ်မှ ပလက်ဝမြို့နယ်သို့ ပြန်လာစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

## ပျောက်ဆုံးသွားခြင်းများ

### စစ်ရေးပဋိပက္ခကာလအတွင်း ပလက်ဝဒေသခံ ၂၀ ဦး ပျောက်ဆုံးနေ

ဩဂုတ်လ ၁ ရက်နေ့တွင် ချင်းနေရပ်စွန့်ခွာတိမ်းရှောင်သူများ အထောက်အကူပြုကော်မတီ (CISC) မှ ထုတ်ပြန်ချက်တစ်စောင် ကို ထုတ်ပြန်ခဲ့ပြီး ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် စစ်ရေးပဋိပက္ခကာလအတွင်း အရပ်သား ၂၀ ဦး ပျောက်ဆုံးလျက်ရှိ ကြောင်း ဖော်ပြထားသည်။ ပျောက်ဆုံးနေသူများအနက် ၁၅ ဦးမှာ စက်လှေဖြင့်ခရီးသွားစဉ် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကာ လက်ရှိအချိန်ထိ သတင်း လုံးဝမရရှိသေးကြောင်း၊ ကျန် ၅ ဦးမှာ ရက္ခိဋ်တပ်တော် (AA) မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၂၀၁၈ ခုနှစ်အတွင်း၌ သုံးဦး၊ ၂၀၁၉ ခုနှစ်အတွင်း၌ ၁၀ ဦးနှင့် ၂၀၂၀ ပြည့်နှစ် ဧပြီလအတွင်း၌ နှစ်ဦး၊ စုစုပေါင်း ၁၅ ဦး ပျောက်ဆုံးခဲ့ရပြီး ၂၀၂၀ ခုနှစ်၊ ဧပြီလနှင့် ဇူလိုင်လတို့တွင် ကျန်ငါးဦးကို ရက္ခိဋ် တပ်တော် (AA) မှ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ခြင်းသည်။

## တရားစွဲဆိုခံရခြင်းများ

### ကရင်အမျိုးသမီးတစ်ဦးပစ်သတ်ခံရမှု ပွင့်လင်းစွာအရေးယူပေးရန် ဦးဆောင်ဆန္ဒထုတ်ဖော်ခဲ့သူ နှစ်ဦးကို ဖမ်းဆီး၊ အမှုဖွင့်

ကရင်အမျိုးသမီးတစ်ဦး ပစ်သတ်ခံရမှုနှင့်ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာအရေးယူပေးရန်နှင့် တပ်စခန်းများ ရပ်သိမ်းပေးရန် ဩဂုတ်လ ၆ ရက်နေ့တွင် ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၌ ဦးဆောင် ဆန္ဒထုတ်ဖော်ခဲ့သူနှစ်ဦးကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ပြီး ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဥပဒေ ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခဲ့သည်။ ဦးဆောင် ဆန္ဒထုတ်ဖော်ခဲ့သူ နှစ်ဦးမှာ ဦးအောင်မိုးဇော်နှင့် ဦးကြည်ဝင်းတို့ဖြစ်ကြပြီး ခွင့်ပြုချက်မတင်ဘဲ ဆန္ဒထုတ်ဖော်ခဲ့ခြင်းကြောင့် အမှုဖွင့်ခံခဲ့ရခြင်းဖြစ် သည်။ ရွှေကျင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်သန်းဦးမှ အာမခံပေး၍ရသည့် ပုဒ်မဖြစ်ခြင်းကြောင့် အာမခံဖြင့် ပြန်လည် လွတ်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တပ်ပိုင်မြေပေါ် ဝင်ရောက်ထွန်ယက်စိုက်ပျိုးသည်ဟုဆိုကာ ဒေသခံတောင်သူ ၅၅ ဦး ထပ်မံအမှုဖွင့်ခြင်းခံရ

မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကူးမြို့နယ်၊ ညောင်ဝန်းကျေးရွာတွင် တပ်မတော်ပိုင်မြေပေါ် ဝင်ရောက် ထွန်ယက်စိုက်ပျိုး သည်ဟုဆိုကာ ဒေသခံတောင်သူ ၅၅ ဦးသည် ရာဇသတ်ကြီးပုဒ်မ ၄၄၇ ဖြင့် ထပ်မံအမှုဖွင့်ခြင်းခံထားရသည်။ တရားလိုမှာ တပ်မတော်အမှတ် (၁၂) ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ရင်းမှ ဗိုလ်ကြီးဇော်ဝင်းနိုင်ဖြစ်ပြီး ဒေသခံတောင်သူများကို ပြီးခဲ့သည့် ဇူလိုင်လက အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ထိုအမှုကို သက်ဆိုင်ရာရဲစခန်းမှ စစ်ဆေးဆောင်ရွက်နေဆဲဖြစ်ကြောင်း ညောင်ဝန်းကျေးရွာ သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်ရရှိရေးကော်မတီဝင် ဦးကျော်တင့်မှ ဆိုသည်။ အဆိုပါမြေများမှာ ၁၉၇၃ ခုနှစ် မတိုင်ခင်ကတည်းက ရွှေ့ပြောင်းတောင်ယာအဖြစ် ဘိုးဘွားစဉ်ဆက် လုပ်ကိုင်လာသောမြေဖြစ်ကြောင်း ဒေသခံ တောင်သူများမှ ပြောကြားခဲ့သည်။

AA စစ်ဦးစီးချုပ်၏ ညီမဖြစ်သူနှင့်ယောက်ဖဖြစ်သူတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)ဖြင့်စွဲချက်တင်

ဩဂုတ်လ ၆ ရက်နေ့တွင် ရက်ရှင်တပ်တော်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီမဖြစ်သူ မယမင်းမြတ်(ခ)မိုးနှင်းဖြူ နှင့် ယောက်ဖဖြစ်သူ ကိုကျော်နိုင်တို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မ ၅၂(က) ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်း ခရိုင်တရားရုံး၌ စွဲချက်တင်ခဲ့သည်။ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှ ပြန်လာသည့် ကိုကျော်နိုင်နှင့် သမီးဖြစ်သူတို့အား မယမင်းမြတ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လာကြိုစဉ် ၎င်းတို့ ဇနီးမောင်နှံ နှစ်ဦးအား ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့သည်။ ထို့နောက် ရန်ကုန်တိုင်း သတင်းတပ်ဖွဲ့မှ ဒုရဲမှူးမင်းခိုင်မှ တရားလိုပြုလုပ်ကာ ၎င်းတို့ နှစ်ဦးကို မရမ်းကုန်းရဲစခန်းတွင် အောက်တိုဘာ ၂၀ ရက်နေ့၌ အမှုဖွင့်၊ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

တပ်မတော်မှ ဖမ်းဆီးထားသူ တစ်ဦးကို ကျောက်ဖြူရဲစခန်း၌ အမှုဖွင့်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မြင်းပြင်ကျေးရွာမှ ဦးချက်ကြီးကို ဖမ်းဆီးထားပြီး နှစ်လကျော်အကြာ ဩဂုတ်လ ၇ ရက်နေ့ ညနေ၌ တပ်မတော်မှ ကျောက်ဖြူမြို့မရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ပြီး လက်နက်ဥပဒေ ပုဒ်မ-၁၉(စ) ဖြင့် အမှုဖွင့်ခဲ့သည်။ ဇွန်လ ၂ ရက်နေ့တွင် တပ်မတော်စစ်ကြောင်းတစ်ခုမှ ဦးချက်ကြီး၏ နေအိမ်ရှေ့လှေကားအောက်နား၌ ချိတ်ဆွဲထားသည့် ပစ္စည်းတစ်ခုကို တွေ့ရှိခဲ့ပြီးနောက် ၎င်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။ ဦးချက်ကြီးသည် နေအိမ်၌ ဈေးဆိုင်ဖွင့်လှစ် ရောင်းချနေသူ ဖြစ်ပြီး လွန်ခဲ့သည့် တစ်နှစ်ကျော်က ပင်လယ်ကမ်းစပ်အနီး အမည်မသိပစ္စည်းတစ်ခုကို ကောက်ယူခဲ့ပြီး ၎င်း၏နေအိမ်ရှေ့ လှေကားရင်းအနီးတွင် ချိတ်ဆွဲထားခဲ့သည်။ ဇွန်လ ၂ ရက်နေ့၌ တပ်မတော်စစ်ကြောင်းတစ်ခုမှ လာရောက်ဈေးဝယ်ယူစဉ် ထိုပစ္စည်းကို တွေ့မြင်ခဲ့ပြီး ဗုံးဟုဆိုကာ စစ်ဆေးရန် ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။ တပ်မတော်မှ ဖမ်းဆီးခေါ်ဆောင်သွားချိန်မှ စ၍ မည်သည့်အဆက်အသွယ်မျှမရဘဲ ကျန်းမာရေးကလည်း မကောင်းမွန်သောကြောင့် မိသားစုဝင်များမှ စိုးရိမ်ခဲ့ကြသည်။

နှစ် ၇၀ ပြည့် ကရင်အာဇာနည်နေ့အခမ်းအနားတွင် သဝဏ်လွှာဖတ်ကြားခဲ့သည့်အတွက် တက်ကြွလှုပ်ရှားသူ အမျိုးသမီး တစ်ဦးကို ထပ်တိုးအမှုဖွင့်၊ ယခင်အမှုဟောင်းအတွက် ထောင်ဒဏ် ၁၅ ရက် ချမှတ်

နှစ် ၇၀ ပြည့် ကရင်အာဇာနည်နေ့ အခမ်းအနားတွင် သဝဏ်လွှာဖတ်ကြားခဲ့သည့်အတွက် ဩဂုတ်လ ၂၄ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးမျိုးသက်မှ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့ (DPW) မှ ဒေါ်စိန်ထွေးကို ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့် (ငြိမ်းစုစီ) ဥပဒေ ပုဒ်မ ၂၀ ဖြင့် ထပ်တိုး အမှုဖွင့်ခဲ့ သည်။ ဩဂုတ်လ ၁၂ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်ရဲစခန်းမှ နှစ် ၇၀ ပြည့် ကရင်အာဇာနည်နေ့ အခမ်းအနားကို တက်ရောက်လာသည့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့ (DPW) မှ ဒေါ်စိန်ထွေးကို အမှုလက်ကျန် ဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ဒေါ်စိန်ထွေးသည် ၂၀၁၉ ခုနှစ်၌ ၆၉ နှစ်မြောက် ကရင်အာဇာနည်နေ့အခမ်းအနားကို လာရောက်ဝန်းရံခဲ့ခြင်းအတွက် ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခံထားရသူဖြစ်ပြီး ထိုနေ့အခမ်းအနားတွင် ဖမ်းဆီးခံခဲ့ရသည်။ ဩဂုတ်လ ၂၇ ရက်နေ့တွင် ကျောက်တံတားမြို့နယ်တရားရုံးမှ ၎င်းကို ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၉ ဖြင့် ထောင်ဒဏ် ၁၅ ရက် ချမှတ်ခဲ့သည်။

ခွင့်ပြုချက်ချိန်ကျော်လွန်၍ ကရင်အာဇာနည်နေ့အခမ်းအနားကို ဦးဆောင်ကျင်းပခဲ့ခြင်းအတွက် တက်ကြွလှုပ်ရှားသူ နှစ်ဦးကို စတင် တရားစွဲဆို

ဩဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်သည့် နှစ် ၇၀ ပြည့် ကရင်အာဇာနည်နေ့ အခမ်းအနားကို ခွင့်ပြုချိန်ကျော်လွန်၍ ဦးဆောင် ကျင်းပခဲ့ခြင်းအတွက် တက်ကြွလှုပ်ရှားသူ စသိန်းဇော်မင်း နှင့် စောစကွာလာ တို့ကို ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ

စီတန်းလှည့်လည်ခွင့်ဥပဒေ ပုဒ်မ ၂၀ ဖြင့် ဩဂုတ်လ ၂၄ ရက်နေ့တွင် ကျောက်တံတားမြို့နယ်တရားရုံး၌ စတင် တရားစွဲဆိုခဲ့သည်။ ထို့နောက်ရုံးချိန်းတွင် ၎င်းတို့နှစ်ဦးသည် ကိုယ်ပိုင်ခံဝန်မယူခဲ့၍ ဖမ်းဆီးခြင်းခံခဲ့ရကာ အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်ခံရသည်။ ဩဂုတ်လ ၁၂ ရက်နေ့တွင် ကျောက်တံတားမြို့မရဲစခန်းမှ ၎င်းတို့နှစ်ဦးကို အခမ်းအနားကျင်းပနေစဉ်အတွင်း လာရောက်ဖမ်းဆီးခဲ့ပြီးနောက် အာမခံဖြင့် ပြန်လည်လွှတ်ပေးခဲ့သည်။ ထို့နောက် ကျောက်တံတားမြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးမျိုးသက်မှ တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

**ကျောက်ဖြူတွင် ရဲတပ်ဖွဲ့ဝင် တစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်**

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် တပ်မတော်မှ ရက္ခိုင့်တပ်တော် (AA) နှင့်ဆက်နွယ်မှု သံသယဖြင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)၊ ၅၂(က) အမှုဖွင့်ခဲ့သည်။ အဆိုပါ ရဲတပ်ဖွဲ့ဝင် ကိုရဲကိုနိုင်သည် ရမ်းဗြဲမြို့နယ်၊ အလယ်ချောင်းကျေးရွာဇာတိဖြစ်ပြီး စနဲမြို့ရဲစခန်း၌ တာဝန်ထမ်းဆောင်နေချိန်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ တပ်မတော်မှ တရားလိုပြုလုပ်၍ ၎င်းကို ကျောက်ဖြူမြို့မရဲစခန်း၌ အမှုဖွင့်ခဲ့သည်။ ဇွန်လ ၂၈ ရက်နေ့တွင် ကိုရဲကိုနိုင်သည် နေအိမ်ကို ထမင်းစားပြန်မရောက်ခြင်းကြောင့် မိသားစုဝင်များမှ စုံစမ်းရာမှ ကျောက်ဖြူမြို့မရဲစခန်းကို ရောက်ရှိနေသည်ကို သိရှိခဲ့ရပြီး သွားရောက်တွေ့ဆုံခဲ့သော်လည်း တွေ့ခွင့်မရခဲ့ပါဟု ကိုရဲကိုနိုင်၏ အစ်မဖြစ်သူ မခင်မိမိအောင်မှ ပြောကြားခဲ့သည်။

**အမ်းမြို့နယ်တွင် ဖမ်းဆီးခြင်းခံထားရသည့်ကျန်းမာရေးဝန်ထမ်း တစ်ဦးကို ရဲစခန်းသို့လွှဲပြောင်း၍ အမှုဖွင့်**

ဩဂုတ်လ ၁၆ ရက်နေ့တွင် တပ်မတော်မှ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ ဖမ်းဆီးခြင်းခံထားရသည့် ကျန်းမာရေးဝန်ထမ်း ကိုကျော်မင်းထွန်းကို အမ်းမြို့မရဲစခန်းသို့ လွှဲပြောင်းခဲ့သည်။ ကိုကျော်မင်းထွန်းကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)၊ ၅၂(က) တို့ဖြင့် အမှုဖွင့်ထားကြောင်း ၎င်း၏အစ်မဖြစ်သူ ကိုခိုင်ကျော်လှိုင်မှ ပြောကြားခဲ့သည်။ ဩဂုတ်လ ၉ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်တွင် ချစ်ပုံမကျေးရွာ ကျန်းမာရေးဌာနရှိ ပြည်သူ့ကျန်းမာရေးကြီးကပ်(၂)တွင် တာဝန် ထမ်းဆောင်နေသူ ကိုကျော်မင်းထွန်း၊ သပြေချိုင့်ကျေးအုပ်စုရှိ စည်တောင်ကြီးကျေးရွာ ကျန်းမာရေးဌာနတွင် တာဝန် ထမ်းဆောင်နေသော ကိုငြိမ်းလင်းဇော် နှင့် သပြေချိုင့်ကျေးရွာ ကျန်းမာရေးဌာနတွင် တာဝန်ထမ်းဆောင်သော ကိုမင်းကျော်နိုင် တို့သည် အမ်းမြို့ ပြည်သူ့ဆေးရုံသို့ Mobile Tablet သင်တန်းတက်ရောက်ရန်သွားစဉ် တစ်မိုင်ကုန်း စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ဩဂုတ်လ ၁၀ ရက်နေ့ နံနက်တွင် ကိုငြိမ်းလင်းဇော် နှင့် ကိုမင်းကျော်နိုင်တို့ ပြန်လည် လွှတ်မြောက်လာသော်လည်း ကိုကျော်မင်းထွန်းကို ဆက်လက်ဖမ်းဆီးထားခဲ့သည်။

**ဆီဆိုင် တောင်သူ (၂) ဦးကို ပိုင်နက်ကျူးလွန်မှုဖြင့် တပ်မတော်မှ တရားစွဲဆိုထား**

တပ်သိမ်းမြေများပေါ်တွင် ဝင်ရောက်စိုက်ပျိုးသည်ဟုဆိုကာ တပ်မတော်ခြေမြန်တပ်ရင်း ခမရ ၄၂၃ နှင့် ၄၂၄ တို့မှ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှ တောင်သူ ၂ ဦးကို ရာဇသတ်ကြီးပုဒ်မ ၄၄၇ ဖြင့် တရားစွဲဆိုထားသည်။ တပ်မတော် မှ တောင်သူများပိုင်ဆိုင်သည့် မြေယာဧက (၃၀၀) ကျော်ကို သိမ်းဆည်းခဲ့ပြီး၊ ထိုသိမ်းဆည်းမြေများပေါ်တွင် သီးနှံဝင်ရောက် စိုက်ပျိုးနေသည့် ဒေသခံ တောင်သူများကို ပိုင်နက်ကျူးလွန်မှုဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်ဟု တရားစွဲဆို ခြင်းခံထားရသူ တစ်ဦးဖြစ်သူ တောင်သူ ဒေါ်ချိုချိုဝင်းမှ ပြောကြားခဲ့သည်။ တောင်သူ ၂ ဦးကို နှစ်သုတ်ခွဲပြီး တရားစွဲဆိုထားခြင်းဖြစ်ကြောင်း၊ ပထမအသုတ်တွင် တောင်သူ (၇) ဦးကို ဩဂုတ်လဆန်း၌ တရားစွဲဆိုခဲ့ပြီး ဩဂုတ်လ ၁၇ ရက်နေ့တွင် ဒုတိယအကြိမ် တရားရုံးချိန်းတက်ရောက်ခဲ့ကြောင်း၊ ဒုတိယအသုတ်တွင် တောင်သူ (၁၅) ဦးကို မေလ၌ အမှုဖွင့်ထားခြင်းဖြစ်ပြီး ဩဂုတ်လ ၁၇ ရက်နေ့တွင် ပထမအကြိမ်ရုံးချိန်းတက်ရောက်ခဲ့ကြောင်း ဒေသခံများမှ ပြောကြားခဲ့သည်။ ရုံးချိန်းကို တောင်သူ ၂ ဦးသာ တက်ရောက်နိုင်ခဲ့ပြီး တစ်ဦးမှာ အသက် ၈၇ နှစ် အရွယ်ဖြစ်နေသဖြင့် ဆေးခွင့်စာတင်ထားရသည်ဟု သိရှိရသည်။ အဆိုပါ မြေယာဧက (၃၀၀) သည် ကျေးရွာ ရှစ်ရွာမှ တောင်သူများ ပိုင်ဆိုင်သည့်မြေယာများဖြစ်ကြောင်းသိရှိရသည်။

**ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းကျေးရွာမှ ရွာသားနှစ်ဦး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခြင်းခံထားရ**

တပ်မတော်တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များမှ ပူးပေါင်းဖမ်းဆီးခဲ့သည့် ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းကျေးရွာမှ ရွာသားနှစ်ဦး ဖြစ်သည့် ကိုမောင်အေးနိုင်နှင့် ကိုဝင်းနိုင်တို့သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က)၊ ၅၂(ည) တို့ဖြင့် အမှုဖွင့်ခံရ သည်။ ဇူလိုင်လ ၇ ရက်နေ့တွင် ကျောက်ဖြူမြို့နယ်မှ တပ်မတော် တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များမှ ဇင်ချောင်းကျေးရွာသား လေးဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ၎င်းတို့အနက်မှ နှစ်ဦးကို ပြန်လည်လွှတ်ပေးခဲ့ကာ ကိုမောင်အေးနိုင်နှင့် ကိုဝင်းနိုင်တို့ကို ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။

၎င်းတို့ နှစ်ဦးသည် ရက်ပေါင်း ၂၀ ကျော်ကြာ မိသားစုနှင့် အဆက်အသွယ် မရရှိခဲ့ဘဲ ဩဂုတ်လ ၁ ရက်နေ့တွင် တပ်မတော်မှ ၎င်းတို့နှစ်ဦးအား ကျောက်ဖြူမြို့မရဲစခန်းသို့ လွှဲပြောင်းပေးကာ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။ စစ်ကြောရေးကာလအတွင်း ရိုက်နှက် စစ်ဆေး မေးမြန်းခြင်းခံခဲ့ရသဖြင့် ၎င်းတို့နှစ်ဦးမှာ ဒဏ်ရာဒဏ်ချက်များ ဖြစ်ပေါ်နေသည်ဟု ကိုမောင်အေးနိုင်၏ အစ်ကိုဖြစ်သူ ကိုသန်းနိုင်မှ ပြောကြားခဲ့သည်။

တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည့် ဦးဌေးအောင်ကို ဖမ်းဆီးပြီး အင်းစိန်ထောင်ပို့

၂၀၂၀ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်မှ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည့် ဦးဌေးအောင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄(က)ဖြင့် ဩဂုတ်လ ၂၁ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့သည်။ ဩဂုတ်လ ၂၁ ရက်နေ့တွင် ပုဇွန်တောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်းအောင်မှ တရားလိုပြုလုပ်ကာ ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံး၌ ဦးတိုက်လျှောက်ထားကာ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ ဩဂုတ်လ ၈ ရက်နေ့တွင် ဦးဌေးအောင်သည် နိုင်ငံရေးပါတီများကို ဖိတ်၍ ၎င်းပိုင် Orchid ဟိုတယ်၌ သတင်းစာ ရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရသည် နိုင်ငံတကာ အထောက်အပံ့များ ရယူထား ကြောင်း ရှင်းလင်း ပြောဆိုခဲ့သည်။

ပြည်နယ်အစိုးရကို ဂုဏ်သိက္ခာကျဆင်းစေသည့်ပိုင်တင်သည်ဟုဆိုကာ စစ်တွေမြို့မှလူမှုရေးလှုပ်ရှားသူ ဦးစိုးနိုင်ကို ၆၆(ဃ)ဖြင့် အမှုဖွင့်

ဩဂုတ်လ ၂၂ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူးမှ ဦးအောင်ဇော်ဦးမှ စစ်တွေမြို့မှ လူမှုရေးလှုပ်ရှားသူ ဦးစိုးနိုင်ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ဂုဏ်သိက္ခာကျဆင်းစေရန် ရည်ရွယ်ချက်ဖြင့် မဟုတ်မမှန်သတင်းများ ဖော်ပြရေးသား သည်ဟုဆိုကာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် စစ်တွေမြို့မရဲစခန်း၌ အမှုဖွင့်ခဲ့သည်။ ဦးစိုးနိုင်၏ လူမှုကွန်ရက် စာမျက်နှာတွင် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ခုနှစ်အတွင်းတင်ခဲ့သည့် ပိုစ့်လေးခုနှင့်ပတ်သက်၍ အမှုဖွင့်ခံခဲ့ရခြင်းဖြစ်ကြောင်း ဦးစိုးနိုင်မှ ပြောကြားခဲ့သည်။ ဩဂုတ်လ ၂၅ ရက်နေ့တွင် ဦးစိုးနိုင်သည် ငွေကျပ် သိန်း ၃၀ ဖြင့် အာမခံရရှိခဲ့သည်။

ဆရာတော်ဦးသောဘိတကို ပုဒ်မ ၆၆(ဃ) ဖြင့် စွဲချက်တင်ရန် အမိန့်ချမှတ်

ဩဂုတ်လ ၂၇ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တရားရုံးမှ ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) ကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် စွဲချက်တင်ရန် အမိန့်ချမှတ်ခဲ့သည်။ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဆရာတော်၏ ရေးသားချက်များသည် တပ်မတော်သားများနှင့် တပ်မတော်အပေါ် ဂုဏ်သိက္ခာကျဆင်းစေသည်ဟုဆိုကာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်းမှ တရားလိုပြုလုပ်၍ ဆရာတော်ကို အမှုဖွင့်တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

**တရားရင်ဆိုင်ခြင်းများ**

ဆရာတော် ဦးစိန္တိတကို အသရေဖျက်မှုပုဒ်မဖြင့် ပြောင်းလဲစစ်ဆေးရန် အမိန့်ချ

ဩဂုတ်လ ၆ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တရားရုံးမှ ရွှေဝါရောင်ဆရာတော် ဦးစိန္တိတကို နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)ဖြင့် တရားစွဲဆိုထားမှုကို အသရေဖျက်မှု၊ ရာဇသတ်ကြီးပုဒ်မ ၅၀၀ ဖြင့် ပြောင်းလဲစစ်ဆေးရန် အမိန့်ချမှတ်ခဲ့သည်။ တပ်မတော်၏ ဂုဏ်သိက္ခာညှိုးနွမ်းအောင် လူမှုကွန်ရက်ပေါ်တွင် ရေးသားသည် ဟုဆိုကာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ရှိ အမှတ် (၂) ပင်မအလုပ်ရုံ (လျှပ်စက်) အလုပ်ရုံမှူး ဒုတိယဗိုလ်မှူးကြီး သန့်ဇော်ဦးမှ ဆရာတော် ဦးစိန္တိတကို ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုခဲ့သည်။ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွင် ပြည်ကြီးတံခွန်မြို့နယ်တရားရုံးမှ ယင်းအမှုကို ပယ်ချခဲ့သည်။ ထို့ကြောင့် တပ်မတော်မှ မန္တလေးတိုင်းတရားရုံး၌ ဆက်လက်

အယူခံလျှောက်ထားခဲ့ရာ တိုင်းတရားရုံးမှ မြို့နယ်တရားရုံး၌ ပြန်လည်စစ်ဆေးရန် ယခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် အမိန့်ချမှတ်ခဲ့သည်။ ထို့ကြောင့် ပြည်ကြီးတံခွန်မြို့နယ်တရားရုံးမှ အမှုလက်ခံစစ်ဆေးမည်ဟု အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဩဂုတ်လ ၂၀ ရက်နေ့တွင် ဆရာတော် ဦးစိန္တိတသည် ပြည်ကြီးတံခွန်မြို့နယ်တရားရုံးတွင် ရုံးချိန်းတက်ရောက်ခဲ့သည်။ အဆိုပါရုံးချိန်းတွင် တရားရုံးမှ ဆရာတော်ကို သိန်းသုံးဆယ်တန် ကိုယ်ပိုင်ခံဝန်ဖြင့် အချုပ်လွတ် ထုချေခွင့်ပြုခဲ့သည်။

**ကရင်နီတောင်သူများကို ထပ်တိုးပြစ်ဒဏ်များ ချမှတ်ပေးရန် လျှောက်ထားမှုကို ပလုပ်**

ဩဂုတ်လ ၁၄ ရက်နေ့တွင် ကရင်နီတောင်သူနှင့် တောင်သူအရေးလှုပ်ရှားသူ စုစုပေါင်း ၂၁ ဦးကို ထပ်တိုး ပြစ်ဒဏ်များ ချမှတ်ပေးရန် လျှောက်ထားမှုကို ကယားပြည်နယ်တရားလွှတ်တော်မှ ပလုပ်ခဲ့သည်။ လွိုင်ကော်အခြေစိုက် အမြောက်တပ် တပ်ရင်း ၃၅၆ နှင့် ခလရ ၂၅၀ တပ်ရင်းတို့မှ ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင်များဖြစ်သည့် ခွန်းဘွယ်မူး၊ ခွန်းကောရီယို၊ ခွန်းမောင်လွင်နှင့် တောင်သူ ၁၈ ဦးတို့ကို ပြစ်ဒဏ်ထပ်တိုးပေးရန် ပြည်နယ်တရားလွှတ်တော်ကို လျှောက်ထား ခဲ့ခြင်းဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် ကရင်နီတောင်သူနှင့် တောင်သူအရေးလှုပ်ရှားသူ ၂၁ ဦးသည် ရာဇသတ်ကြီး ပုဒ်မ ၄၄၇၊ ၂၉၄၊ ၃၅၃၊ ၄၂၇ အပြင် ပြည်သူပိုင်ပစ္စည်း ကာကွယ် စောင့်ရှောက်ရေး ဥပဒေ ပုဒ်မ ၆(၁) တို့ဖြင့် သီးခြားစီ တရားစွဲဆိုခြင်းခံခဲ့ရသည်။ ၂၀၂၀ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့တွင် လွိုင်ကော်မြို့နယ်တရားရုံးမှ ပုဒ်မအလိုက် ဒဏ်ငွေကျပ် ၂၀၀၀၀ စီနှင့် ချုပ်ရက်ထုတ်နုတ် ခံစားခွင့်ပြုကာ ထောင်ဒဏ် ခြောက်လ ချမှတ်ခဲ့သည်။ ထို့ကြောင့် ချမှတ်ခဲ့သည့်ပြစ်ဒဏ် နည်းသည်ဟုဆိုကာ အမြောက်တပ် တပ်ရင်း ၃၅၆ နှင့် ခလရ ၂၅၀ တပ်ရင်းတို့မှ လွိုင်ကော်ခရိုင်တရားရုံးကို ပြင်ဆင်ချက် လျှောက်ထားခဲ့ရာ ခရိုင်တရားရုံးမှ ပလုပ်ခဲ့၍ ပြည်နယ်တရားလွှတ်တော်ကို ဆက်တက်ခဲ့သော အမှုဖြစ်သည်။

**ရုံးချိန်းတက်ရောက်ရန်ပျက်ကွက်ခဲ့သည့်အတွက် အလုပ်သမား ၉၇ ဦးကို တရားရုံးမှ ဒဏ်ငွေသိန်းငါးဆယ် ပေးဆောင်ရမည်ဟု ပြောကြားသည့်အပေါ် အလုပ်သမားများ ကျေနပ်ခြင်းမရှိ**

အလုပ်သမားဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးကိုယ်တိုင် တရားလိုပြုလုပ်၍ တရားစွဲဆိုထားသည့် Gust Myanmar စက်ရုံအမှုတွင် ရုံးချိန်းတက်ရောက်ရန်ပျက်ကွက်ခဲ့သည့် အလုပ်သမား ၉၇ ဦးကို ဒဏ်ငွေ သိန်းငါးဆယ်ပေးဆောင်ရမည်ဟု တရားရုံးမှ ပြောကြားခဲ့သည့်အပေါ် ကျေနပ်ခြင်းမရှိပါဟု အလုပ်သမားများမှ ပြောကြားခဲ့သည်။ မေလ ၁၃ ရက်နေ့တွင် အလုပ်သမားဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးမှ ရွှေသံလွင်စက်ရုံဇုန်ရုံ Gust Myanmar အထည်ချုပ်စက်ရုံမှ အလုပ်သမား ၉၇ ဦး ကို အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေပုဒ်မ ၄၆(ဃ)ဖြင့် တရားစွဲဆိုခဲ့သည်။ အလုပ်သမား ၉၇ ဦးလုံးသည် ပထမရုံးချိန်းကို တက်ရောက်ခဲ့သော်လည်း နောက်ရုံးချိန်းများကို တက်ရောက်ခြင်းမရှိပါ။ ထို့ကြောင့် တရားရုံးမှ စတုတ္ထရုံးချိန်း တွင် ပျက်ကွက်ခဲ့သည့် အလုပ်သမား ၇၁ ဦးအား ဖမ်းဝရမ်းထုတ်ခဲ့သည်။ ထို့အပြင် ဇူလိုင်လ ၄ ရက်နေ့၌ ရုံးချိန်း တက်ရောက်ရန် ထပ်မံပျက်ကွက်ခဲ့ခြင်းကြောင့် ဒဏ်ငွေသိန်းငါးဆယ်ပေးဆောင်ရမည်ဖြစ်ကြောင်း တရားရုံးမှ ပြောကြား ခဲ့သည်ဟု တရားစွဲဆိုခြင်းခံထားရသည့် အလုပ်သမားခေါင်းဆောင်မအေးသူဇာမှ ပြောကြားခဲ့သည်။

**ထောင်တွင်းအခြေအနေများ**

**မန္တလေးလူငယ်သင်တန်းကျောင်းတွင် ထိန်းသိမ်းခံထားရသည့် လူငယ်သင်တန်းသားနှစ်ဦး ပိုင်းဝန်းထိုးကြိတ်ခံရမှုကြောင့် သေဆုံး**

မန္တလေးလူငယ်သင်တန်းကျောင်း၌ ထိန်းသိမ်းခံထားရသော လူငယ်ငါးဦးသည် ၎င်းတို့ကို ထိန်းသိမ်းထားရှိရာ သင်တန်း ကျောင်းမှ ထွက်ပြေးရာတွင် ပိုင်းဝန်းထိုးကြိတ်ခြင်းခံရမှုကြောင့် လူငယ်နှစ်ဦး သေဆုံးသွားခဲ့သည်။ မုံရွာမြို့တွင် ပြီးခဲ့သည့်နှစ် အတွင်း လုယက်မှုဖြင့် ဖမ်းဆီးခြင်းခံခဲ့ရသော လူငယ်ခုနစ်ဦးကို ယခုနှစ် ဇူလိုင်လတွင် ထောင်ဒဏ်နှစ်နှစ် ချမှတ်ခဲ့သည်။ သို့သော်လည်း အသက်မပြည့်သေးသည့်အတွက် ၎င်းတို့ကို မန္တလေးလူငယ်သင်တန်းကျောင်းသို့ ပို့ဆောင်ခဲ့သည်။ လူငယ် သင်တန်းကျောင်းသို့ ရောက်ရှိပြီး ငါးရက်အကြာ ဇူလိုင်လ ၃၁ ရက်နေ့တွင် အဆိုပါလူငယ်ငါးဦးသည် သင်တန်းကျောင်းမှ ထွက်ပြေးသဖြင့် ကျောင်းတာဝန်ရှိသူများမှ လိုက်လံဖမ်းဆီးခဲ့သည်။ ထိုသို့ဖမ်းဆီးစဉ် အသက် ၁၇ နှစ် အရွယ် မောင်ပြည့်ဖြိုးအောင် (ခ) ဒွေးပေါက်စ အမည်ရှိ လူငယ်တစ်ဦး သေဆုံးခဲ့သည်။ ရေမြောင်းအတွင်း ပုန်းအောင်းနေသဖြင့် ရေမှန်းသေဆုံးခြင်းဖြစ်ကြောင်း မိဘများထံ အကြောင်းကြားခဲ့သည်ဟု သိရှိရသည်။ မောင်ပြည့်ဖြိုးအောင် (ခ) ဒွေးပေါက်စ၏

မိခင်ဖြစ်သူ ဒေါ်မျိုးမျိုးထွေးမှ ၎င်း၏သားဖြစ်သူ၏ ရုပ်အလောင်းအား သင်တန်းကျောင်းဘက်မှ နေရပ်ဒေသသို့ ပြန်လည် သယ်ဆောင် ခွင့်မပြုသည့်အပြင် အလောင်းကိုလည်း မိသားစုဝင်များအား သေချာစွာကြည့်ရှုခွင့် မပေးခဲ့ကြောင်း၊ ရုပ်အလောင်း အား ခေတ္တကြည့်ရှုခွင့်ရရှိချိန်တွင် သေဆုံးသူ၏မျက်နှာတွင် ဖူးရောင်ညိုမဲဒဏ်ရာများ၊ ဝမ်းဗိုက်တွင် ဒဏ်ရာများ တွေ့ရှိခဲ့ရ ကြောင်း၊ သေဆုံးသူလူငယ်ကို အလျင်အမြန် သင်္ဂြိုဟ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဩဂုတ်လ ၅ ရက်နေ့၊ ညနေ သုံးနာရီခွဲအချိန်တွင် မန္တလေးဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသော အသက် ၁၇ နှစ် အရွယ် မောင်ခိုင်ဇော်ထွန်းအမည်ရှိ လူငယ်တစ်ဦး ထပ်မံသေဆုံးသွားခဲ့သည်။ မောင်ခိုင်ဇော်ထွန်းသေဆုံးခြင်းသည် သင်တန်း ကျောင်းတာဝန်ရှိသူများ၏ ရိုက်နှက်မှုကြောင့်ဖြစ်သည်ဟု မိဘများမှ စွပ်စွဲပြောဆိုထားပြီး ကျောက်ကုန်းတစ်လျှောက် ရိုက်နှက် ဒဏ်ရာများ၊ မျက်လုံးသွေးထွက်ဒဏ်ရာများကို တွေ့မြင်ရသည်ဟု ၎င်း၏ မိခင်ဖြစ်သူ ဒေါ်ခင်ချိုဦးမှ ဆိုသည်။

ထွက်ပြေးသွားသည့် ကျောင်းသားငါးဦးအနက် အသက်ရှင်ကျန်ရစ်သူသုံးဦးတွင် တစ်ဦးသည် လိုအပ်သည့်ဆေးကုသမှု ခံယူခဲ့ပြီး နောက် ဩဂုတ်လ ၇ ရက်နေ့၊ ညနေ ၆ နာရီအချိန်တွင် ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ပြီး ကျန်နှစ်ဦးမှာလည်း သင်တန်းကျောင်းတွင် ကောင်းကောင်းမွန်မွန် ရှိနေသည်ဟု ကျောင်းအုပ် ဦးနေအောင်ကျော်မှ ပြောကြားခဲ့သည်။

အဆိုပါ သေဆုံးမှုဖြစ်စဉ်နှင့်ပတ်သက်၍ လူငယ်သင်တန်းကျောင်းတာဝန်ရှိသူများမှ ချမ်းအေးသာစံမြို့နယ်၊ အမှတ် ၈ ရဲစခန်း၌ သေမှုသေခင်းအဖြစ် အမှုဖွင့်ထားပြီး လက်ရှိတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းကာ စစ်ဆေးလျက်ရှိ သည်။ ထို့ပြင် ဩဂုတ် ၇ ရက်တွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်(MNHR)မှ သင်တန်းကျောင်းသို့ လာရောက် စစ်ဆေးခဲ့သည်။ ထိုဖြစ်စဉ်ကြောင့် တာဝန်ရှိသူကျောင်းအုပ်ကို အရေးယူသည့်အနေဖြင့် မန္တလေး လူငယ်ထိန်းသိမ်းရေးကျောင်း ၏ ကျောင်းအုပ် ဦးနေအောင်ကျော်ကို ဩဂုတ်လ ၂၄ ရက်နေ့တွင် နယ်ပြောင်းရွှေ့မိန့် ထုတ်ခဲ့ကြောင်း သိရှိရသည်။

လူငယ်နှစ်ဦးသေဆုံးခဲ့မှုနှင့်ပတ်သက်၍ ဩဂုတ်လ ၂၈ ရက်နေ့တွင် လူသတ်မှုအဖြစ် ပြောင်းလဲအမှုဖွင့်ခဲ့ကာ လက်ရှိတွင် အဆိုပါ သင်တန်းကျောင်းမှ သံသယရှိသူဝန်ထမ်းငါးဦးအား ခေါ်ယူ၍ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူများမှ ဩဂုတ်လ ၂၉ ရက်နေ့တွင် ပြောကြားခဲ့သည်။

**မြင်းကကုန်းရဲစခန်းတွင် ဖမ်းဆီး ချုပ်နှောင်ခြင်းခံထားရသည့် အမျိုးသား တစ်ဦး အချုပ်ခန်းအတွင်း၌ သေဆုံး**

ဘိုကလေးမြို့နယ်၊ မြင်းကကုန်းရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသည့် အမျိုးသားတစ်ဦးသည် ဩဂုတ်လ ၉ ရက်နေ့ နံနက်တွင် အချုပ်ခန်းအတွင်း၌ သေဆုံးသွားခဲ့သည်။ သေဆုံးသူသည် အသက် (၂၆)နှစ်အရွယ်ရှိ ကိုကျော်သက်ဦး ဆိုသူဖြစ်ပြီး ဩဂုတ်လ ၆ ရက်နေ့ ညအချိန်၌ စတင်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ကိုကျော်သက်ဦး၏ ရုပ်အလောင်းကို ဆေးရုံမှ နေအိမ်သို့ ဩဂုတ်လ ၉ ရက်နေ့၊ မွန်းလွဲ ၂ နာရီခွဲအချိန်တွင် ရဲမှ လာရောက်အပ်နှံခဲ့ပြီး ရဲစခန်း၏အမှားဖြစ်၍ ဥပဒေအတိုင်း ဆောင်ရွက် ပါက လိုက်နာသွားမည်ဟု စခန်းမှူးရဲအုပ်ဇော်မျိုးထက်မှ မိသားစုအား ပြောကြားခဲ့သည်။ ကိုကျော်သက်ဦး၏ ခန္ဓာကိုယ်အနှံ တွင် မီးလောင်သကဲ့သို့ ညိုမဲနေပြီး လက်နှင့်ခြေများတွင် လက်ထိတ်ခတ်ထားသောကြောင့် ပိုမိုညိုမဲနေခြင်း၊ မျက်လုံးတစ်ဖက် ပိတ်နေခြင်း၊ လည်ပင်းနှင့်ကျောတွင် ညိုမဲနေခြင်းစသည့် ဒဏ်ရာများစွာ ရရှိထားကြောင်း သိရှိရသည်။ အဆိုပါရဲစခန်းတွင် အခြားအမှုတစ်ခုဖြင့် အချုပ်ကျခဲ့သူ ဦးသောင်းအေးကမူ ကိုကျော်သက်ဦးသည် အချုပ်ခန်းအတွင်း ရဲ၏ ရိုက်နှက်စစ်ဆေး မှုကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကိုကျော်သက်ဦးအား စက်လှေမှောင်ခိုဂိုဏ်းတွင် ပါဝင်သူ ဖြစ်သည်ဟု ဆိုကာ ရဲများမှ ရိုက်နှက် စစ်မေးခြင်းဖြစ်သည်ဟု ဦးသောင်းအေးမှ ဆိုသည်။

ဩဂုတ်လ ၆ ရက်နေ့၊ ည ၈ နာရီအချိန်ခန့်တွင် မြင်းကကုန်းတစ်ဖက်ကမ်းရှိ ဦးအငယ်လေးအိမ်ရှေ့၌ ရပ်ထားသော စက်လှေ ကို ကိုကျော်သက်ဦးမှ မြင်းကကုန်းရွာသို့ မောင်းနှင်လာခဲ့ကြောင်း၊ စက်လှေပျောက်သဖြင့် လိုက်ရှာရာ ည ၈ နာရီ ၁၅ မိနစ် အချိန်ခန့်တွင် တွေ့သဖြင့် ကိုကျော်သက်ဦးကို ဖမ်းဆီး၍ ရဲစခန်းသို့ ပို့ခဲ့ကြောင်း ဦးအငယ်လေးမှ ပြောကြားခဲ့သည်။ သို့သော် ၎င်းအိမ်ပြန်ရောက်ချိန်တွင် ကိုကျော်သက်ဦးသည် ၎င်း၏တူဖြစ်ကြောင်းသိရှိရသဖြင့် မြင်းကကုန်းရဲစခန်းသို့ အမှုမဖွင့်လို တော့ကြောင်း၊ ဖမ်းဆီးထားသူမှာ တူဖြစ်နေကြောင်း ဖုန်းဖြင့် အကြောင်းကြားခဲ့သည်ဟု ဦးအငယ်လေးမှ ဆိုသည်။ ရဲစခန်းမှ ၎င်းတို့အပိုင်းဖြစ်သွားပြီဖြစ်ပြီး ဦးအငယ်လေးတို့နှင့် မဆိုင်တော့ပါဟု ပြောကြားခဲ့သည်။ ဖမ်းဆီးသွားသည့်အချိန်ကတည်းက မိသားစုနှင့်တွေ့ခွင့်မရခဲ့ကြောင်း ကိုကျော်သက်ဦး၏ ဖခင်ဖြစ်သူ ဦးဖိုးလုံးမှ ပြောကြားခဲ့သည်။

**အကျဉ်းထောင်အတွင်းမှ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူများအနက် ၆၀ ရာခိုင်နှုန်း အောင်မြင်**

တစ်နိုင်ငံလုံးရှိ အကျဉ်းထောင် အသီးသီး၌ရှိသည့် အကျဉ်းသား၊ အကျဉ်းသူများ ၂၀၁၉-၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုခဲ့ရာ ၆၀ရာခိုင်နှုန်းကျော် အောင်မြင်ခဲ့သည်ဟု အကျဉ်းဦးစီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။ အကျဉ်းထောင် ၁၁ ခုတွင် ဖြေဆိုခဲ့သူ ၁၇၅ ဦးအနက် အောင်မြင်သူ ၁၀၈ ဦးထိရှိခဲ့သည်။ ဂုဏ်ထူးရရှိသူ ၇၈ ဦးထိရှိပြီး ရိုးရိုးအောင်မြင်သူ ၃၀ ဦး ရှိသည်။ ဂုဏ်ထူးရရှိမှုများအနက် အင်းစိန်အကျဉ်းထောင်၌ လေးဘာသာဂုဏ်ထူးရှင်တစ်ဦးလည်း ပါဝင်ခဲ့သည်။ အောင်ချက် အများဆုံးအကျဉ်းထောင်သည် မန္တလေးအိုဘို အကျဉ်းထောင်ဖြစ်ပြီး ဒုတိယအများဆုံးသည် အင်းစိန် အကျဉ်းထောင် ဖြစ်သည်။ ယခုနှစ်အောင်မြင်မှုရာခိုင်နှုန်းသည် အကျဉ်းထောင်များအတွင်း ဖြေဆိုမှု သက်တမ်းတလျှောက် အောင်ချက် အကောင်းဆုံး ဖြစ်သည်ဟု သိရှိရသည်။

**အကျဉ်းထောင်တွင်း ညည်းပန်းနှိပ်စက်မှု ရှိ/မရှိ ဧရာဝတီတိုင်းတရားသူကြီး စစ်ဆေး**

ဩဂုတ်လ ၁၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးဦးမျိုးညွန့်နှင့် တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်အတွင်းရှိ ဖျာပုံမြို့နယ်အကျဉ်းထောင်နှင့် ဖျာပုံမြို့မရဲစခန်းတို့ကို သွားရောက်စစ်ဆေး ခဲ့သည်။

တိုင်းတရားသူကြီးနှင့်အဖွဲ့သည် အကျဉ်းထောင်အတွင်း အကျဉ်းကျခံနေရသူများ၊ အချုပ်ကျနေသူများ နေထိုင်သည့် အဆောင်များ၊ ဆေးပေးခန်း၊ စားဖိုဆောင်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အကျဉ်းကျနေသူ၊ အချုပ်ကျနေသူများကို နေရာထိုင်ခင်း သက်သာချောင်ချိမှုရှိ/မရှိ၊ ကျန်းမာရေးမကောင်းပါက ဆေးကုသခွင့်ရ/မရ၊ ညည်းပန်းနှိပ်စက်ခံရမှုများ ရှိ/မရှိ၊ အစားအသောက်အဟာရစားသုံးရသည့် အခြေအနေ၊ ဥပဒေနှင့်အညီ ရသင့်ရထိုက်သည့် အခွင့်အရေးများ ရ/မရကိစ္စ တို့ကို မေးမြန်းခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးနှင့်အဖွဲ့သည် ဖျာပုံခရိုင်အတွင်းရှိ ကျိုက်လတ်မြို့မရဲစခန်းနှင့် အချုပ်ထောင်၊ ဒေးဒရဲမြို့မရဲစခန်း နှင့် အချုပ်ထောင်တို့ကိုလည်း သွားရောက်စစ်ဆေးခဲ့သည်။

**ပြစ်ဒဏ်ချမှတ်ခံရခြင်းများ**

**လေးနှစ်ကျော်ကြာ တရားစွဲဆိုခြင်းခံခဲ့ရသည့် ဗကသကျောင်းသားခေါင်းဆောင်ဟောင်းကို အလုပ်နှင့် ထောင်ဒဏ်ခြောက်လ ချမှတ်**

ဩဂုတ်လ ၂၅ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်တရားရုံးမှ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်(ဗကသ)ဟောင်း ကိုလင်းထက်နိုင် (ခ) ဂျိမ်းကို ရာဇသတ်ကြီးပုဒ်မ ၄၆၈ ဖြင့် အလုပ်နှင့်ထောင်ဒဏ် ခြောက်လချမှတ်ခဲ့သည်။ ကိုလင်းထက်နိုင်ကို ၂၀၁၅ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် ပညာရေးသပိတ်တောင်းဆိုမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ချိန်တွင် မှတ်ပုံတင်အတုတစ်ခု တွေ့ရှိမှုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ကိုလင်းထက်နိုင်၏ဇနီး မဖြိုးဖြိုးအောင်မှ ပြောကြားခဲ့သည်။ အစိုးရသစ်တက်လာပြီးနောက်ပိုင်း ဆန္ဒပြကျောင်းသားခေါင်းဆောင်များကို အမှုပိတ်သိမ်းခဲ့ သော်လည်း လူဝင်မှုကြီးကြပ်ရေး (လဝက)မှ ၎င်းကို စွဲဆိုထားသောအမှုကို ပိတ်သိမ်းပေးခြင်းမရှိသောကြောင့် ကိုလင်းထက်နိုင် သည် လေးနှစ်ကျော်ကြာအမှုရင်ဆိုင်ခဲ့ရပြီးနောက် အမိန့်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

**ထောင်မှလွတ်မြောက်မှုများ**

**ဆားပြင်ကျေးရွာ ANP ပါတီ ဥက္ကဋ္ဌ အပါအဝင် ငါးဦးကို စွဲချက်မတင်မီ ပြန်လွှတ်**

ဩဂုတ်လ ၁၂ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တရားရုံးမှ ဆားပြင်ကျေးရွာ ရခိုင်အမျိုးသားပါတီ (ANP) ကျေးရွာဥက္ကဋ္ဌ ဦးပြုံးချိုနှင့် ကျေးရွာသားများဖြစ်ကြသော ဦးသန်းနိုင်၊ ဦးလှဖြူ၊ ဦးအောင်ထူး နှင့် ဦးမောင်မြင့်အောင်တို့ကို ပြစ်မှုတစ်စုံတစ်ရာကျူးလွန်ထားသည်ကို တွေ့ရှိရခြင်းမရှိသည့်အတွက် ပြန်လွှတ်ပေးခဲ့သည်။ ဧပြီလ ၅ ရက်နေ့တွင် ၎င်းတို့ ငါးဦးသည် ဖမ်းဆီးခြင်းခံခဲ့ရပြီး မတရားအသင်းဆက်သွယ်မှုအက်ဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့် အမှုဖွင့်ခြင်းခံခဲ့ရသည်။ မေလ ၇ ရက်နေ့တွင် တောင်ကုတ်မြို့နယ်တရားရုံးမှ ၎င်းတို့ကို တရားစွဲတင်ရန် ခိုင်လုံသော သက်သေအထောက်အထား မရှိဟုဆိုကာ ပြန်လည်လွှတ်ပေးခဲ့သည်။ သို့သော်လည်း မိနစ်အနည်းငယ်အကြာတွင် မအီရဲစခန်းမှ ၎င်းတို့ငါးဦးအား မအီမြို့အနီး ဗုံးပေါက်ကွဲမှုနှင့်ဆက်စပ်ကာ ထပ်မံဖမ်းဆီးခဲ့သည်။ ယင်းနောက် အမှတ်(၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဗိုလ်မှူးမြင့်ဇော်အောင်မှ တရားလိုပြုလုပ်ကာ ၎င်းတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တစ်ဦး လွတ်ရက်စေ၍ ပြန်လည်လွှတ်မြောက်လာ

ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) တို့ဖြင့် ထောင်ဒဏ်နှစ်နှစ် ချမှတ်ခြင်းခံထားရသည့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် မဆုရတနာမြင့်သည် လွတ်ရက်စေ၍ အင်းစိန်အကျဉ်းထောင်မှ ဩဂုတ်လ ၁၉ ရက်နေ့တွင် ပြန်လည်လွှတ်မြောက်လာခဲ့သည်။ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့သည် ၂၀၁၈ ခုနှစ်၊ သင်္ကြန်ကာလ၌ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်တချို့၌ သံချပ်ထိုး၍ လှည့်လည်ဖျော်ဖြေခဲ့သည်။ ထိုသံချပ်ပါအကြောင်းအရာတချို့သည် တပ်မတော်ကို အကြည်အညိုပျက်စေသည်ဟုဆိုကာ တပ်မတော်မှ ၎င်းတို့ကို တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

တစ်နှစ်ကြာ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသည့် မြောက်ဦးမှရဟန်းတစ်ပါးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးကို စွဲချက်တင်ရန် အကြောင်းမပေါ်ပေါက်သဖြင့် ပြန်လည် လွှတ်ပေး

ဩဂုတ်လ ၁၉ ရက်နေ့တွင် မြောက်ဦးခရိုင်တရားရုံးမှ တစ်နှစ်ကြာ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခြင်းခံထားရသည့် မြောက်ဦးမြို့နယ်၊ အိုးထိန်းကျေးရွာမှ အိုးထိမ်းကျောင်းတိုက် ဆရာတော် ဦးကဝိဓဇနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝေစိုးထွန်းတို့ကို စွဲချက်တင်ရန် အကြောင်းမပေါ်ပေါက်သဖြင့် ပြန်လည် လွှတ်ပေးခဲ့သည်။ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့တွင် တပ်မတော်မှ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ အိုးထိမ်းကျေးရွာမှ အိုးထိမ်းကျောင်းတိုက်ဆရာတော် ဦးကဝိဓဇ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝေစိုးထွန်းနှင့် ကားသမားဦးမြင့်မောင်တို့ကို ဖမ်းဆီး သွားခဲ့သည်။ ဖမ်းဆီးခြင်းခံရသူများသည် မြောက်ဦးမြို့နယ်၊ ကျောက်ကျပ်ကျေးရွာသို့ ဆရာကန်တော့ပွဲသွားရာမှ ဖမ်းဆီးခံခဲ့ရ ခြင်းဖြစ်သည်။

ရခိုင်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် နှစ်ဦး လွတ်ရက်စေ၍ ပြန်လည် လွှတ်မြောက်လာ

ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဥပဒေ (ငြိမ်းစုစီ) ပုဒ်မ ၁၉ ဖြင့် ထောင်ဒဏ်တစ်လစီ ချမှတ်ခြင်း ခံထားရသော ရခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်) မှ အထွေထွေအတွင်းရေးမှူး ကိုမြတ်ဟိန်းထွန်းနှင့် အဖွဲ့ဝင်ကိုကျော်လင်းတို့သည် လွတ်ရက်စေ၍ ဩဂုတ်လ ၂၁ ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်မှ ပြန်လည် လွှတ်မြောက် လာခဲ့သည်။ ဇူလိုင်လ ၂၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်တရားရုံးမှ ၎င်းတို့နှစ်ဦးကို ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ ဖြင့် ထောင်ဒဏ်တစ်လစီ ကျခံစေရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ရခိုင်ကျောင်းသားများ သမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်) အပါအဝင် ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရွာသာကြီး)၊ ဗ.က.သများ အဖွဲ့ချုပ်တို့သည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တွင် အင်တာနက်ဖွင့်ပေးရန်၊ ဘူးသီးတောင်မြို့နယ်ရှိ စာသင်ကျောင်းအား လက်နက်ကြီးကျရောက်ပေါက်ကွဲခြင်းကို တာဝန်ယူ၊ တာဝန်ခံမှုရှိစွာဖြင့် ဖြေရှင်းပေးရန်၊ ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများ ကို လွတ်လပ်စွာ သတင်းရယူခွင့်ပေးရန် စသည်တို့ကို ကမာရွတ်မြို့နယ်၌ ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့သည်။ ထိုသို့ ဆန္ဒ ထုတ်ဖော်ခဲ့ခြင်းကြောင့် ကျောင်းသားသမဂ္ဂအသီးသီးမှ အဖွဲ့ဝင်ကိုးဦးသည် ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခြင်းခံခဲ့ရပြီး ၎င်းတို့ ကိုးဦးအနက် ခုနှစ်ဦးသည် မတ်လ ၂၅ ရက်နေ့တွင် ထောင်ဒဏ်တစ်လစီ ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသည်။

**နိုင်ငံရေးနှင့်နိုင်ငံသားတို့၏လွတ်လပ်ခွင့်အပေါ်တားမြစ်ခြင်းများနှင့် ဆန္ဒထုတ်ဖော်မှုများ**



**TNLA မှ ကျေးလက်လူထုကို နှိပ်စက်နေသည်ဟု အရပ်ဘက်အဖွဲ့အစည်းများ ထုတ်ပြန်**

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်နှင့် မန်တုံမြို့နယ်တို့၌ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) မှ အရပ်သား တချို့ကို ကိုယ်ထိလက်ရောက် ရိုက်နှက်ခြင်း၊ ခြိမ်းခြောက်ငွေတောင်းခံခြင်းတို့နှင့်ပတ်သက်ပြီး အရပ်ဘက်အဖွဲ့အစည်း ၅၀ နီးပါးမှ ကန့်ကွက်ရှုံ့ချကြောင်း ထုတ်ပြန်ခဲ့သည်။ TNLA အဖွဲ့သည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးခေါင်းစဉ်ဖြင့် ဒေသခံများကို ဖမ်းဆီးစစ်ဆေးချိန်၌ ထိုကဲ့သို့ ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ပြောကြားခဲ့သည်။

ဇူလိုင်လအတွင်း ကွတ်ခိုင်မြို့နယ်၊ ကာလိုင်ကျေးရွာ၊ နမ့်ဖက်ကာကျေးရွာနှင့် မန်တုံမြို့နယ်များ၌ နေထိုင်သည့် မီးဖွားကာနီး ကိုယ်ဝန်ဆောင်သည်တစ်ဦး အပါအဝင် အမျိုးသမီးသုံးဦး၊ ကလေးနှစ်ဦး၊ မသန်စွမ်းအမျိုးသားတစ်ဦးအပါအဝင် အမျိုးသား သုံးဦး၊ စုစုပေါင်းရှစ်ဦးကို TNLA အဖွဲ့မှ မတရားညှဉ်းပန်းနှိပ်စက်ခြင်း၊ ခြိမ်းခြောက်ငွေတောင်းခံခြင်းများ ပြုလုပ်ခဲ့သည် ဟု ထုတ်ပြန်ချက်၌ ရေးသားထားသည်။ နမ့်ဖက်ကာကျေးရွာမှ မထန့်ဒင်မှ ၎င်းတို့ကျေးရွာ၌ TNLA အဖွဲ့မှ ၂၀၂၀ ခုနှစ်အတွင်း မတရား ဖမ်းဆီးရိုက်နှက်ခြင်း၊ ငွေတောင်းခြင်းကို ခံခဲ့ရသူ လေးဦးရှိသည်ဟု ပြောကြားခဲ့သည်။

ဇူလိုင်လ ၂၆ ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်၊ ဂါလိုင်ကျေးရွာ၌နေထိုင်သည့် ကချင်မိသားစု ဦးဂျေနေနှင့်ဇနီးကို TNLA တပ်သား နှစ်ဦးမှ အကြောင်းမဲ့ ရက်စက်စွာ ရိုက်နှက်ခဲ့ခြင်းနှင့်ပတ်သက်ပြီး ကျူးလွန်သူကို စုံစမ်းစစ်ဆေးပြီး အရေးယူပေးရန် ကချင် အမျိုးသားကွန်ဂရက်ပါတီမှ ဇူလိုင်လ ၂၉ ရက်နေ့တွင် တောင်းဆိုခဲ့သည်။

ယခုကဲ့သို့ ကြေညာချက်များ ထုတ်ပြန်ခဲ့ပြီးသည့်နောက် TNLA တပ်ဖွဲ့ဝင်များမှ လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့ သည်ကို စစ်ဆေးတွေ့ရှိခဲ့သည်ဟု TNLA ပြန်ကြားရေးအဖွဲ့မှ ဩဂုတ်လ ၁ ရက်နေ့၌ ကြေညာချက် ထုတ်ပြန်ခဲ့ သည်။ ကျူးလွန်ခဲ့သူများကို ရာဇသတ်ကြီးဥပဒေပုဒ်မများဖြင့် အရေးယူသွားမည်ဖြစ်ပြီး တရားစီရင်ရာတွင်လည်း ကျူးလွန် ခံခဲ့ရသူများ၏ မိသားစုဝင်များကို ရုံးချိန်းဖိတ်ကြားမည်ဟု ကြေညာချက်၌ ဖော်ပြထားသည်။

**တပ်မတော်မှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ထားသူကိုးဦးကို ရဲစခန်းသို့လွှဲပြောင်း**

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် နှင့် ရမ်းဗြဲမြို့နယ်များ၌ ရက်စွဲတပ်မတော် (AA) နှင့် ဆက်စပ်သံသယဖြင့် တပ်မတော်မှ ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်ခံထားရသူကိုးဦးကို ဩဂုတ်လ ၁ ရက်နေ့တွင် ကျောက်ဖြူ မြို့မရဲစခန်းသို့ လွှဲပြောင်းပေးခဲ့သည်။ ၎င်းတို့သည် ရေနံခွန် နှင့် အလယ်ချောင်း ကျေးရွာသားများဖြစ်ကြသည်။ ၎င်းတို့ကိုးဦး အား ကျောက်ဖြူမြို့မရဲစခန်းကို လွှဲပြောင်းထားသည်ကို ကြားသိရသည့်အတွက် မိသားစုဝင်များမှ လာရောက်တွေ့ဆုံခဲ့သော် လည်း တွေ့ဆုံခွင့်မရရှိခဲ့ဘဲ အဝတ်အထည်များသာ ပေးခွင့်ရခဲ့သည်ဟု အလယ်ချောင်းကျေးရွာမှ ဖမ်းဆီးခြင်း ခံထားရသူများ၏ မိသားစုဝင်များမှ ပြောကြားခဲ့သည်။

**ကျောက်တော်တွင် ခေါ်ယူ စစ်ဆေးခြင်းခြင်းခံခဲ့ရသည့် ကျေးရွာသား ၂၃ ဦး ပြန်လည် လွတ်မြောက်လာ**

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဘုရားပေါင်းကျေးရွာတွင် တပ်မတော်စစ်ကြောင်းတစ်ခုမှ ခေါ်ယူ စစ်ဆေးခဲ့သည့် ကျေးရွာသား ၂၃ ဦးသည် ဩဂုတ်လ ၆ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ ၎င်းတို့မှာ ဘုရားပေါင်းကျေးရွာ မှ ရွာသား ၁၉ ဦး၊ တောင်ပေါက်ကျေးရွာမှ ရွာသားသုံးဦးနှင့် ပုဏ္ဏားကျေးရွာမှ ရွာသားတစ်ဦးတို့ဖြစ်ကြသည်။ ဩဂုတ်လ ၅ ရက်နေ့၊ ညနေ ၆ နာရီ အချိန်ကတည်းက ၎င်းတို့အား ခေါ်ယူ စစ်ဆေးခဲ့ခြင်းဖြစ်သည်။

**ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် တစ်နှစ်နီးပါးကြာပျောက်ဆုံးနေသည့် ညီအစ်ကိုနှစ်ဦးအတွက် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ စာပို့တိုင်ကြား**

ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် တစ်နှစ်နီးပါးကြာပျောက်ဆုံးနေသည့် ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ယောချောင်း(ရွာသာယာ) ကျေးရွာမှ မောင်ဝင်းဌေးနှင့် မောင်ဌေးဝင်းတို့ ညီအစ်ကိုနှစ်ဦးအတွက် ရခိုင်ပြည်နယ် လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူ

များအဖွဲ့မှ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ စာပို့တိုင်ကြားခဲ့သည်ဟု သိရှိရသည်။ ၎င်းတို့ ညီအစ်ကိုနှစ်ဦးမှာ လယ်သမားများဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့တွင် တပ်မတော်စစ်ကြောင်းတစ်ခုမှ ဖမ်းဆီးသွားခဲ့ပြီး ယနေ့အချိန်အထိ ပျောက်ဆုံးနေကြောင်း ၎င်းတို့၏မိခင်ဖြစ်သူ ဒေါ်မစောတင်မှ ပြောကြားခဲ့သည်။ ဒေါ်မစောတင်မှ ၎င်း၏ သားဖြစ်သူနှစ်ဦး စစ်တွေအကျဉ်းထောင်၌ ထိန်းသိမ်းခြင်းခံထားရသည်ကို ကြားသိရသည့်အတွက် ဇူလိုင်လ ၂၇ ရက်နေ့တွင် စစ်တွေအကျဉ်းထောင်သို့သွားရောက်ကာ ထောင်ဝင်စာ တွေ့ခွင့်ပေးရန် တောင်းပန်သော်လည်း တွေ့ခွင့်မရရှိခဲ့ကြောင်း ထပ်မံပြောဆိုခဲ့သည်။

**ရခိုင်ပြည်နယ်တွင် ကျေးရွာအုပ်စု ၁၅ စု၌ မဲစာရင်း ကပ်နိုင်ခြင်းမရှိ**

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ကျေးရွာအုပ်စု ၁၅ အုပ်စုတွင် စစ်ရေးပဋိပက္ခများကြောင့် မဲစာရင်း ကပ်နိုင်ခြင်းမရှိကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ (ခွဲ)မှ အတွင်းရေးမှူး ဦးသူရိန်ထွဋ်မှ ပြောကြားခဲ့သည်။ မဲစာရင်း ကပ်နိုင်ခြင်း မရှိသည့် ကျေးရွာအုပ်စု ၁၅ အုပ်စုမှာ စစ်ရေးပဋိပက္ခပြင်းထန်သော ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ အမ်းမြို့နယ်တို့မှ ကျေးရွာအုပ်စုများဖြစ်ကြောင်း ၎င်းမှဆိုသည်။ ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် လက်ရှိ စစ်ရှောင်စခန်း ၁၅၀ ကျော်အထိရှိပြီး စစ်ဘေးသင့် ပြည်သူ နှစ်သိန်းနီးပါး ရှိကြောင်း ရခိုင်အရပ်ဘက်အဖွဲ့အစည်း များ၏ စာရင်းများ၌ ဖော်ပြထားသည်။

**မြန်မာ-ထိုင်းနယ်စပ်တွင် ခိုလှုံနေရသည့် စစ်ရှောင် ရှမ်းပြည်သူ ထောင်ချီ၍ မဲပေးပိုင်ခွင့်ဆုံးရှုံးနေဆဲ**

ရှမ်းပြည်နယ်တောင်ပိုင်း မြန်မာ-ထိုင်းနယ်စပ်တွင် ခိုလှုံနေကြရသည့် စစ်ရှောင်ရှမ်းပြည်သူ ထောင်ချီသည် ယခုကျင်းပမည့် ရွေးကောက်ပွဲတွင်လည်း မဲပေးပိုင်ခွင့် ဆုံးရှုံးနေဆဲဖြစ်သည်ဟု သိရှိရသည်။ ၎င်းတို့သည် လင်းခေး၊ မိုင်းဆတ်၊ တာချီလိတ်ခရိုင် အတွင်းနေထိုင်သည့်သူများဖြစ်ပြီး တစ်ကြိမ်တစ်ခါမျှ မဲပေးပိုင်ခွင့်မရသေးကြောင်း သိရှိရသည်။ ထိုစစ်ရှောင်များတွင် မြန်မာ နိုင်ငံအစိုးရမှထုတ်ပေးသည့် နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်)၊ အိမ်ထောင်စုစာရင်းများမရှိသဖြင့် မဲပေးပိုင်ခွင့် မရရှိခဲ့ သည့်အပြင် မှတ်ပုံတင်ရှိသူအနည်းစုသည်လည်း ယခင်ကျင်းခဲ့သည့် ရွေးကောက်ပွဲများတွင် တစ်ကြိမ်တစ်ခါမျှ မဲပေးခွင့်မရခဲ့ဟု ရှမ်းစစ်ဘေးရှောင်များကို ကူညီမှုပေးနေသည့် SSRC-TB စစ်ရှောင်ကူညီရေးကော်မတီ၏ ပြန်ကြားရေးတာဝန်ခံ နန်းငင်းဟွမ်က ပြောကြားခဲ့သည်။

**အမ်းမြို့နယ်တွင် ဖမ်းဆီးခြင်းခံထားရသည့်ကျန်းမာရေးဝန်ထမ်းသုံးဦးအနက် နှစ်ဦး ပြန်လည်လွတ်မြောက်လာ**

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ဖမ်းဆီးခြင်းခံထားရသည့် ကျန်းမာရေးဝန်ထမ်းသုံးဦးအနက် နှစ်ဦးသည် ဩဂုတ်လ ၁၀ ရက်နေ့ နံနက်တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ လွတ်မြောက်လာသူနှစ်ဦးမှာ သပြေချိုင်းကျေးအုပ်စုရှိ စည်တောင်ကြီး ကျေးရွာ ကျန်းမာရေးဌာနတွင် တာဝန်ထမ်းဆောင်နေသော ကိုငြိမ်းလင်းဇော် နှင့် သပြေချိုင်းကျေးရွာ ကျန်းမာရေးဌာနတွင် တာဝန်ထမ်းဆောင်သော ကိုမင်းကျော်နိုင် တို့ဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် ချစ်ပုံမကျေးရွာ ကျန်းမာရေးဌာနရှိ ပြည်သူ့ ကျန်းမာရေးကြီးကြပ် (၂)တွင် တာဝန် ထမ်းဆောင်နေသူ ကိုကျော်မင်းထွန်းနှင့်အတူ ဩဂုတ်လ ၉ ရက်နေ့ ညနေ ၃ နာရီ အချိန်ခန့်တွင် အမ်းမြို့ ပြည်သူ့ဆေးရုံသို့ Mobile Tablet သင်တန်းတက်ရောက်ရန်သွားစဉ် တစ်မိုင်ကုန်း စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ယင်းနောက် ဩဂုတ်လ ၁၀ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် ကိုငြိမ်းလင်းဇော်နှင့် ကိုမင်းကျော်နိုင်တို့ကို လွတ်ပေးလိုက်သော်လည်း ကိုကျော်မင်းထွန်းကို ဆက်လက်ဖမ်းဆီးထားသည်ဟု ကာယကံရှင်များမှ ပြောကြားခဲ့သည်။

**မြောက်ဦးအခြေစိုက် ၃၇၇ တပ်ရင်းမှ ဖမ်းဆီးထားသူ တစ်ဦး သေဆုံး**

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပုစွန်ဖေကျေးရွာမှ ဦးစံရွှေလှိုင်သည် မြောက်ဦးမြို့နယ်အခြေစိုက်(၃၇၇) တပ်ရင်းထံတွင် ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် စစ်ဆေးခြင်းခံနေရစဉ်ကာလအတွင်း သေဆုံးသွားခဲ့ကြောင်း ၎င်း၏မိသားစုဝင်များမှ ပြောကြား ခဲ့သည်။ သေဆုံးသွားသူ ဦးစံရွှေလှိုင်သည် မြောက်ဦးမြို့တွင်နေထိုင်သည့် အစ်ကိုဖြစ်သူ ဦးအောင်ထွန်းလှိုင်၏ နာရေးကို မိသားစုဝင်များနှင့်အတူ သွားရောက်ခဲ့သည်။ ထိုနာရေးအပြီး ဩဂုတ်လ ၇ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်တွင် မြောက်ဦးမြို့မှ ရွာသို့ အပြန်လမ်းတွင် ဖမ်းဆီးခြင်းခံရကာ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ သေဆုံးသွားသူ ဦးစံရွှေလှိုင်၏ ခန္ဓာကိုယ်အနံ့ ဒဏ်ရာဒဏ်ချက်များ ပါရှိကြောင်း ၎င်း၏ညီမဖြစ်သူ ဒေါ်ဘုမချေမှ ပြောကြားခဲ့သည်။

ဩဂုတ်လ ၇ နေ့ညပိုင်း၌ မြောက်ဦးမြို့ရှိ တပ်ရင်းအမှတ် (၂) ဂိတ်တံခါးကို အမည်မသိလူတစ်ဦး လာရောက်တွန်းဖွင့်နေသည်ကို တွေ့ရှိသဖြင့် လုံခြုံရေးအဖွဲ့မှ စစ်ဆေးမေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိ၍ သေနတ်ဖြင့် နှစ်ချက်ခြောက်လှန်ပစ်ခတ်ရာ ထွက်ပြေးသွားသောကြောင့် လိုက်လံဖမ်းဆီးရမိခဲ့သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဩဂုတ်လ ၁၀ ရက်နေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။ ဖမ်းဆီးရမိသူမှာ ဦးစံရွှေလှိုင် (၄၁ နှစ်) ဖြစ်ပြီး ၎င်းကို ဖမ်းဆီးရမိစဉ် အရက်မူးလွန်နေသဖြင့် စစ်ဆေး၍မရဘဲ နောက်တစ်ရက်အကြာမှသာ စစ်ဆေးမေးမြန်းခဲ့ရပြီး ကနဦးစစ်ကြောမေးမြန်းချက်အရ ရက်စွဲတပ်တော်(AA) တပ်သားအဆင့်ရှိသူဖြစ်ကြောင်းနှင့် ၎င်းကို အသေးစိတ်ထပ်မံစစ်ဆေး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး မြောက်ဦးမြို့နယ်ရဲစခန်းသို့ လွှဲပြောင်းအပ်နှံမည်ဖြစ်ကြောင်း တပ်မတော်၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သေဆုံးသူမှာ လယ်ယာလုပ်ငန်းလုပ်ကိုင်သူတစ်ဦးသာဖြစ်ပြီး AA နှင့် ပတ်သက်မှုမရှိကြောင်းနှင့် သေဆုံးမှုဖြစ်စဉ်ကို သက်ဆိုင်ရာပုဂ္ဂိုလ်များအနေဖြင့် စုံစမ်းစစ်ဆေးပေးစေချင်သည်ဟု ဒေါ်ပုမချေမှ တောင်းဆိုခဲ့သည်။

**ကျောက်တော်မြို့နယ်၊ အပေါက်ကျေးရွာအုပ်ချုပ်ရေးမှူးကို ဖမ်းဆီး ခေါ်ဆောင်ပြီး ပြန်လွှတ်ပေး**

ဩဂုတ်လ ၁၃ ရက်နေ့ နံနက်တွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ကျေးရွာတွင် စခန်းချလျက်ရှိသော တပ်မတော်စစ်ကြောင်းတစ်ခုမှ အပေါက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မြကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ညနေတွင် ပြန်လည်လွှတ်ပေးခဲ့သည်။ ဦးကျော်မြနှင့်အတူ ရွာသားတချို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် ထိုရွာသားတချို့ကို ပြန်လည်လွှတ်ပေးခဲ့ပြီး ဦးကျော်မြကို သီးခြားလွှတ်ပေးခဲ့ခြင်းဖြစ်သည်။

**ဆန်ပြဿနာနေ့အခမ်းအနားကို တစ်ကိုယ်တော်ပြုလုပ်ခဲ့သည့် လူငယ်တစ်ဦး၏ နေအိမ်ကို ရဲတပ်ဖွဲ့မှ လာရောက်စစ်ဆေး**

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့၊ ကျွန်းရွာတွင် ၅၃ နှစ်မြောက် ၁၃ ဩဂုတ် စစ်တွေဆန်ပြဿနာနေ့ အောက်မေ့ဖွယ် အခမ်းအနားအား တစ်ကိုယ်တော်ပြုလုပ်ခဲ့သည့် လူငယ်တစ်ဦး၏နေအိမ်ကို ရဲတပ်ဖွဲ့မှ လာရောက်စစ်ဆေးခဲ့သည်။ အဆိုပါ လူငယ်မှာ မာန်အောင်မြို့နယ်၊ စစ်ကဲတော်အုပ်ကျေးရွာမှ တက်ကြွလှုပ်ရှားသူ ကိုသီဟထွန်းဖြစ်သည်။ ဆန်ပြဿနာနေ့ အောက်မေ့ဖွယ် အခမ်းအနားအား တစ်ကိုယ်တော်ပြုလုပ်ခဲ့ပြီးသည့်နောက် ဩဂုတ်လ ၁၃ ရက်နေ့ ညနေ ခြောက်နာရီအချိန်ခန့်တွင် ၎င်း၏နေအိမ်ကို ရဲတပ်ဖွဲ့မှ ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ စစ်တွေနည်းပညာကောလိပ်တွင်လည်း ၅၃ နှစ်မြောက် ဆန်ပြဿနာနေ့ အောက်မေ့ဖွယ် အထိမ်းအမှတ်ပွဲကျင်းပပြုလုပ်ခဲ့ကြသည့် ရခိုင်ပြည်ကျောင်းသားသမဂ္ဂအဖွဲ့မှ ကျောင်းသားခေါင်းဆောင်များ၏ အချက်အလက်များကို ရဲတပ်ဖွဲ့ဝင်အချို့မှ မေးမြန်းစစ်ဆေးခဲ့မှုများရှိခဲ့သည်ဟု သိရှိရသည်။

**ကျောက်တော်မြို့နယ်မှ ဒေသခံငါးဦး တစ်ရက်ကြာ ဖမ်းဆီးခြင်းခံရပြီးနောက် လွတ်မြောက်လာ**

တပ်မတော်စစ်ကြောင်းတစ်ခုမှ ဖမ်းဆီးသွားခဲ့သည့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကျောက်တစ်လုံး ကျေးရွာမှ ရွာသားလေးဦးနှင့် အနီးအနားကျေးရွာတစ်ရွာမှ ဒေသခံတစ်ဦးတို့သည် ဩဂုတ်လ ၁၅ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။ ဖမ်းဆီးခြင်းခံခဲ့ရသူများမှာ ကျောက်တစ်လုံးကျေးရွာမှ ရွာသားလေးဦးမှာ ဦးလှလှမောင်၊ ကိုသာကြီး၊ ကိုအောင်ခင်လှနှင့် ကိုသန်းအောင်ကျော်နှင့် အနီးအနားကျေးရွာတစ်ရွာမှ အမည်မသိ ဒေသခံအမျိုးသားတစ်ဦးတို့ ဖြစ်ကြသည်။ ဩဂုတ်လ ၁၄ ရက်နေ့တွင် ကျောက်တော်ဘက်ရှိ ၃၇၆ တပ်ရင်းမှ တပ်မတော်သား ၃၀ ခန့်ပါဝင်သည့် စစ်ကြောင်းတစ်ခုသည် ကျေးရွာအတွင်း သို့ဝင်ရောက်လာကာ အဆိုပါရွာသားငါးဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

**ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှု (PACE) အဖွဲ့ကို ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခွင့် ပိတ်ပင်**

ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် သုံးကြိမ်တိုင်လေ့လာစောင့်ကြည့်ခွင့်ရရှိခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှု (PACE) အဖွဲ့ကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခွင့် ပိတ်ပင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဩဂုတ်လ ၁၃ ရက်နေ့ ရက်စွဲဖြင့် ကြေငြာချက်ထုတ်ပြန်ခဲ့သည်။ PAEC အဖွဲ့ကို ရွေးကောက်ပွဲစောင့်ကြည့်ခွင့် မပြုရန် ဆုံးဖြတ်ရသည့်အကြောင်းရင်းမှာ အသင်းအဖွဲ့များ မှတ်ပုံတင်ထားခြင်းဆိုင်ရာဥပဒေအရ မှတ်ပုံတင်ထားခြင်းမရှိဘဲ နိုင်ငံတကာ အဖွဲ့အစည်းများထံမှ ထောက်ပံ့ကူညီမှု ရယူထားခြင်းကြောင့်ဖြစ်သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ကြေငြာချက်တွင် ရေးသားထားသည်။ ဩဂုတ်လ ၁၅ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ PAEC အဖွဲ့ကို ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခွင့်ပြုကြောင်း ဖုန်းဖြင့်ဆက်သွယ် အကြောင်းကြားလာသော်လည်း တရားဝင်စာ မရရှိသေးပါဟု PAEC အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်မှ ပြောကြားခဲ့သည်။ ဩဂုတ်လ ၂၁ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲ

ကော်မရှင်မှ PAEC အဖွဲ့ကို အသင်းအဖွဲ့မှတ်ပုံတင်ခွင့်ပြုချက် ရရှိပြီးမှသာ ၂၀၂၀ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခွင့် အသိအမှတ်ပြုလွှာ ထုတ်ပေးမည်ဟု အကြောင်းပြန်ခဲ့ကြောင်း သိရှိရသည်။

**ပြည်သူတစ်ဦးအား ဖမ်းဆီးရိုက်နှက်ခဲ့သည့် တပ်ဖွဲ့ဝင်အား ထိရောက်စွာအရေးယူမည်ဟု DKBA ပြောကြား**

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ပြည်သူတစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားပြီး ရိုက်နှက်ခဲ့သည့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) တပ်ဖွဲ့ဝင်တစ်ဦးအား တပ်စည်းကမ်းဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဟု DKBA ဗဟိုဌာနချုပ်မှ ဗိုလ်မှူးကြီးထွန်းထွန်းမှ ဩဂုတ်လ ၁၅ ရက်နေ့တွင် သတင်းမီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ ဩဂုတ် ၁၂ ရက်နေ့ ည ၉ နာရီအချိန်တွင် DKBA အဖွဲ့မှ ဗိုလ်အဆင့်ရှိ ထက်မြက်သူဆိုသူသည် မြဝတီမြို့၊ အမှတ် (၃) ရပ်ကွက်၊ ကြိုင်ခင်းလမ်းနေ ဦးမျိုးဝင်းဆိုသူအား သေနတ်ထောက်ကားပေါ်တင်ကာ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး လက်ထိပ်နောက်ပြန်ခတ်၊ ထိုးကြိတ်/ကန်ကျောက်ကာ သေနတ်ပစ်ဖောက်ခြိမ်းခြောက်ခဲ့သည်။ ဗိုလ်အဆင့်ရှိ ထက်မြက်သူဆိုသူကို ဗဟိုဌာနချုပ် တပ်စခန်းတွင် ထိန်းသိမ်းထားပြီး တပ်စည်းကမ်းဥပဒေဖြင့် ထိရောက်စွာ အရေးယူသွားမည်ဟု ဗိုလ်မှူးကြီးထွန်းထွန်းမှ ဆိုသည်။ ဩဂုတ် ၂၁ ရက်နေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ထိုအခြင်းအရာများသည် လွဲမှားနေပြီး ဦးမျိုးဝင်း၏ ပြောဆိုမှုများသည် တပ်ဖွဲ့၏ဂုဏ်သိက္ခာအား ထိခိုက်နစ်နာစေသည့်အတွက် ၎င်းအား တည်ဆဲဥပဒေနှင့်အညီ အမှုဖွင့် အရေးယူ နိုင်ရန် ဥပဒေပညာရှင်များနှင့်တိုင်ပင်ကာ တုန့်ပြန်ဆောင်ရွက်သွားမည်ဟု DKBA အဖွဲ့မှ ဗိုလ်မှူးဝင်းမြင့်ဦးမှ မီဒီယာများသို့ ပြောကြားခဲ့သည်။

**ရခိုင်တွင် မွတ်စလင် ငါးဦး ကိုယ်စားလှယ်လောင်း လျှောက်လွှာ ပယ်ချခြင်းခံရ**

ရခိုင်ပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်ခဲ့သည့် မွတ်စလင်ငါးဦးသည် ကိုယ်စားလှယ် လောင်းလျှောက်လွှာ ပယ်ချခြင်းခံခဲ့ရသည်။ ၎င်းတို့မွေးဖွားစဉ် မိဘများမှာ နိုင်ငံသားမဖြစ်သည့်အတွက် ပယ်ချခဲ့ကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ထံမှ သိရှိရသည်။ ပယ်ချခြင်းခံရသူများမှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ (DHRP) မှ ကိုယ်စားလှယ်လောင်းလေးဦးဖြစ်ကြသည့် ဦးအုရော်ရှိ၊ ဦးကျော်မင်း(ခ) မာမောက် ရှောင်ရ အနော်ရီလာဟောက်၊ ဦးအောင်လှ နှင့် ဦးဇာဖော်အုလွှာ(ခ) စောမြင့်နှင့် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ တသီးပုဂ္ဂလိကကိုယ်စားလှယ်လောင်း အဘူလ်တာဟေရ်တို့ဖြစ်ကြောင်း သိရှိရသည်။ ၎င်းတို့ ငါးဦးသည် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ထံ အယူခံဝင်ခဲ့သော်လည်း ထပ်မံပယ်ချခြင်းခံခဲ့ရသည်။

**တပ်မတော်စစ်ကြောင်းတစ်ခုမှ ဖမ်းဆီးထားသည့် ကျောင်းအုပ်ဆရာမတစ်ဦးအပါအဝင် ရွာသားခြောက်ဦး ပြန်လည် လွတ်မြောက်လာ**

ဩဂုတ်လ ၁၉ ရက်နေ့ နံနက်တွင် တစ်မတော်စစ်ကြောင်းတစ်ခုမှ ဖမ်းဆီးထားသည့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ကျေးရွာမှ ကျောင်းဆရာမတစ်ဦးအပါအဝင် ရွာသားခြောက်ဦးသည် ယင်းနေ့ညနေတွင် ပြန်လည်လွတ်မြောက် လာခဲ့သည်။ ပြန်လည်လွတ်မြောက်လာသူများမှာ ကျောက်တော်မြို့နယ်၊ ဦးစွန်းတောင်ကျေးရွာ၌ မူလတန်းကျောင်းအုပ် တာဝန်ထမ်းဆောင်လျက်ရှိသည့် အပေါက်ကျေးရွာ၊ ပင်မရပ်ကွက်မှ ဒေါ်ခိုင်လှနှင့် သူမ၏ခင်ပွန်းဖြစ်သူ ဦးစံထွန်းတော်၊ ပြိန်းချောင်းကျေးရွာဇာတိ အပေါက်ကျေးရွာတွင် သူရင်းငှားလုပ်ကိုင်နေသူ မောင်ထွန်းထွန်းဝင်း၊ ကျောက်တော်မြို့ရှိ ကမ္ဘာ့ရတနာဘဏ်၌ လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် အပေါက်ကျေးရွာ၊ ချောင်းဖျားရပ်ကွက်မှ ဦးလှစိန်မောင် ကိုဇော်နိုင်ဦးနှင့် အမည်မသိ အပေါက်ရွာသားတစ်ဦးတို့ဖြစ်ကြသည်။ အပေါက်ကျေးရွာတွင် ရက်ရှည်တပ်တော်(AA) အဖွဲ့ဝင် များရှိသည်ဟုဆိုကာ သံသယဖြင့် ၎င်းတို့ကို ဖမ်းဆီး စစ်ဆေးခဲ့ခြင်းဖြစ်သည်။ အဆိုပါ တပ်မတော်စစ်ကြောင်းသည် အပေါက်ဝ ရဲစခန်းတွင် စခန်းချနေထိုင်လျက်ရှိသည်။

**ဒေါ်နော်အုန်းလှ၏ လျှောက်လဲချက်ကို ပြည်ထောင်စုတရားလွှတ်တော် ပယ်ချ**

၂၀၁၉ ခုနှစ်တွင် ကရင်အာဇာနည်နေ့အခမ်းအနားကို ကျင်းပပြုလုပ်ရာတွင် တားမြစ်ထားသည့်စကားလုံးကို အသုံးပြုခဲ့ခြင်း အတွက် ထောင်ဒဏ် ၁၅ ရက် ချမှတ်ခြင်းခံခဲ့ရသည့်အပေါ် အပြစ်မရှိကြောင်းပြင်ဆင်ပေးရန် ဒေါ်နော်အုန်းလှ၏ လျှောက်လဲချက်ကို ပြည်ထောင်စုတရားလွှတ်တော်မှ တင်ပြသည့်နေ့ ဩဂုတ်လ ၂၀ ရက်နေ့တွင်ပင် ပယ်ချခဲ့သည်။ ဩဂုတ်လ ၂၀ ရက်နေ့၌ အဆိုပါလျှောက်လဲချက်ကို ဒေါ်နော်အုန်းလှကိုယ်တိုင် သွားရောက်တင်ပြခဲ့ခြင်းဖြစ်သည်။ ဒေါ်နော်အုန်းလှမှ ခရိုင်တရားရုံးနှင့် တိုင်းတရားရုံးတို့ကို အဆင့်ဆင့်လျှောက်လဲတင်ပြခဲ့သော်လည်း ပယ်ချခြင်းခံခဲ့ရသည့်အတွက် ပြည်ထောင်စု တရားလွှတ်တော်ကို လျှောက်လဲချက်တင်ရာမှ ထပ်မံပယ်ချခံခဲ့ရခြင်းဖြစ်သည်။

**ပျောက်ဆုံးသွားခဲ့သည့် ပလောင်အမျိုးသားသုံးဦးကို သုံးလကြာမှ သေဆုံးလျက်ပြန်လည်တွေ့ရှိ**

လွန်ခဲ့သည့်သုံးလခန့်က ပျောက်ဆုံးသွားခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်နှင့် နမ့်ခမ်းမြို့နယ်မှ ပလောင်အမျိုးသားသုံးဦးကို သုံးလကြာမှ သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့သည်။ သေဆုံးသွားသူများဖြစ်ကြသည့် မူဆယ်မြို့နယ်၊ မန်ကန်ကျေးရွာနေ မိုင်းညီထော်နန်းနှင့် မိုင်းဆက်ကျေးရွာနေ ဦးညီလိတ်တို့ကို တပ်မတော် တပ်မ ၉၉ မှ မေလ ၂၉ ရက်နေ့၊ နံနက် ၉ နာရီခန့်တွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း TWO မှ ဩဂုတ်လ ၂၂ ရက်နေ့၌ ထုတ်ပြန်ထားသည်။ ထိုနှစ်ဦး၏ အလောင်းနှင့်အတူ မေလ ၂၉ ရက်နေ့၌ ပျောက်ဆုံးသွားခဲ့သည့် နမ့်ခမ်းမြို့နယ်၊ လွယ်မွန်းကျေးရွာဒေသခံ မိုင်းအိုက်ညမ်း၏ အလောင်းကိုပါ ဩဂုတ်လ ၂၀ ရက်နေ့တွင် အတူတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၎င်းကို မည်သည့်အဖွဲ့အစည်းက ဖမ်းဆီးသွားသည်ကို သိရှိရခြင်းမရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မျက်မြင်သက်သေ၏ ပြောကြားချက်အရ ရွာသားများ ဖမ်းဆီးခြင်းခံရသည့်နေ့တွင် တပ်မတော်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်စစ်ကြောင်းမှ ၎င်းတို့ရွာဘက်ကို ရောက်ရှိလာကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်ဟု သိရှိရသည်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ၎င်းအနေဖြင့် ထိုအကြောင်းအရာကို အတိအကျ မသိရှိရသည့်အတွက် မှတ်ချက်မပေးလိုကြောင်း၊ အကယ်၍ တပ်မတော်မှ ထိုသို့ ပြုလုပ်ပါက သက်ဆိုင်ရာ တပ်မတော် တပ်ခွဲများသို့ တိုင်တန်းနိုင်သည်ဟု ပြောကြားခဲ့သည်။

ဩဂုတ်လ ၂၈ ရက်နေ့တွင် တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးကြီးလှမိုးမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တအာင်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များကို တွေ့ဆုံမေးမြန်းခဲ့သည်။ အသတ်ခံရသူများနှင့် အတူ ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် ပြန်လည်လွတ်မြောက်လာသူများ၏ ထွက်ဆိုချက်များကို ရွာအကြီးအကဲများမှ တပ်မမှူးကို ပြန်လည်ပြောကြားခဲ့သည်။ ထိုဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်မှ စိစစ်ပေးမည့်အကြောင်းနှင့် ကျူးလွန်သည်ဟု စိစစ်တွေ့ရှိရလျှင် အရေးယူသွားမည်ဆိုသည့် တုံ့ပြန်မှုကို ရရှိခဲ့ကြောင်း တပ်မမှူးနှင့် တွေ့ဆုံခဲ့သည့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လွှတ်တော်ကိုယ်စားလှယ်များမှ ပြောကြားခဲ့သည်။

**တပ်မတော်စစ်ကြောင်းတစ်ခုမှ ဖမ်းဆီးထားသည့် ကျောက်တော်ဒေသခံ ၁၇ ဦး ခြောက်လကြာသည်အထိ အဆက်အသွယ်မရ**

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမသစ်ရွာ နှင့် တင်းမကြီးရွာတို့မှ ရွာသား ၁၇ ဦးကို တပ်မတော် စစ်ကြောင်းတစ်ခုမှ ဖမ်းဆီးသွားသည်မှာ ခြောက်လခန့်ရှိပြီဖြစ်ပြီး ယနေ့အချိန်ထိ အဆက်အသွယ်မရရှိသေးကြောင်း ၎င်းတို့၏ မိသားစုဝင်များမှ ပြောကြားခဲ့သည်။ ဧပြီလ ၁၃ ရက် နေ့နှင့် ၁၆ ရက်နေ့များတွင် တပ်မတော်စစ်ကြောင်းမှ ရွာအတွင်းကို ဝင်ရောက်ကာ တင်းမသစ်ရွာမှ ရွာသား ၈ ဦးနှင့် တင်းမကြီးရွာမှ ရွာသား ၁၀ ဦးကို သီးခြားစီဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများမှ ပြောကြားခဲ့သည်။ ထိုသို့ဖမ်းဆီးခြင်းခံရပြီး ရက်အနည်းငယ်အကြာတွင် တင်းမသစ်ရွာမှ ဖမ်းဆီးခြင်းခံရသူ အသက် ၆၂ နှစ်အရွယ် ဦးမောင်ထွန်းစိန်ကို ရွာအနီးရှိချောင်းတစ်ခုတွင် သေဆုံးလျက်တွေ့ရှိရပြီး အခြားရွာသား ၁၇ ဦးမှာ ယနေ့အချိန်ထိ အဆက်အသွယ်မရရှိသေးကြောင်း သိရှိရသည်။

**ကျောက်မဲ အရပ်သား သေဆုံးမှု၊ ရိုက်နှက်မှုတို့တွင် တာဝန်ရှိကြောင်း တပ်မတော်ဝန်ခံ**

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ပန်ကျန်ကျေးရွာ၌ ဇွန်လ ၂၉ ရက်နေ့တွင် အရပ်သားတစ်ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်၌ တပ်မတော်ဘက်မှ ပစ်ခတ်ခဲ့ခြင်းသည် မှန်ကန်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်ချုပ် ဇော်မင်းထွန်းမှ ပြောကြားခဲ့သည်။ တပ်မတော်ဘက်မှ ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး သေဆုံး၍ တစ်ဦးဒဏ်ရာရရှိခဲ့ပြီး လမ်းပြအဖြစ် ခေါ်ဆောင်ခြင်းခံရသူ နောက်ထပ် အမျိုးသားတစ်ဦး ရိုက်နှက်ခံခဲ့ရခြင်းများနှင့် ပတ်သက်၍ ဖော်ထုတ် အရေးယူပေးရန် ဇူလိုင်လ ၁၀ ရက်နေ့တွင် ဒေသခံ တစ်သောင်းကျော်မှ ဆန္ဒပြတောင်းဆိုခဲ့ပြီး နောက် တပ်မတော်ဘက်မှ စုံစမ်းစစ်ဆေးမှုကို စတင်ခဲ့ခြင်းဖြစ်သည်။ ဇူလိုင်လ ၁၃ ရက်နေ့တွင် လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ အမှတ် ၂ စစ်ဗျူဟာမှူး ဦးဆောင်ပြီး စုံစမ်းစစ်ဆေးခဲ့သည်။ စုံစမ်းမှုအရ အရပ်သား သေဆုံးခြင်းသည် တပ်မတော်ဘက်မှ တပ်သားတစ်ဦးမှ တိုက်ပွဲအတွင်း မှားယွင်းပစ်ခတ်မိခြင်းဖြစ်ပြီး ပစ်ခတ်ခဲ့သည့် တပ်သားသည်လည်း တိုက်ပွဲတွင် ကျဆုံးသွားသည့်အတွက် တာဝန်ရှိသူ တစ်ဦးကို စစ်စည်းကမ်းဥပဒေ နှင့်အညီ အရေးယူမည်ဖြစ်ကြောင်း၊ အရပ်သားကို ရိုက်နှက်ခဲ့သည့် တပ်သားများကိုလည်း အရေးယူမည်ဖြစ်ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းမှ ဆိုသည်။ ထိုဖြစ်ရပ်နှင့်ပတ်သက်၍ တပ်မတော်ဘက်မှ ဝန်ခံသော်လည်း ယခုချိန်အထိ တပ်မတော်ဘက်မှ ထိခိုက်နစ်နာခဲ့သည့် မိသားစုများအပေါ် အကြောင်းကြားအသိပေးခြင်း၊ အကူအညီပေးခြင်းမရှိပါဟု သိရှိရသည်။

**တပ်မတော်သားများမှ ပစ်ခတ်သောကြောင့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ အရပ်သား တစ်ဦး သေဆုံး**

တပ်မတော်သားများမှ ပစ်ခတ်သောကြောင့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ ရှမ်းရွာရပ်ကွက်တွင် နေထိုင်သည့် အရပ်သား တစ်ဦးဖြစ်သူ ကိုမောင်နိုင်ဝင်းသေဆုံးသွားခဲ့သည်။ ဩဂုတ်လ ၂၆ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်တွင် ၎င်းသည် အစ်မဖြစ်သူ ၏နေအိမ်မှ ပြန်လာစဉ် လမ်း၌ တပ်မတော်သားများနှင့်တွေ့ကာ ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။ တပ်မတော်သားများမှ သေဆုံးသူ ၏ရုပ်အလောင်းအား တာပေါလင်စဖြင့်ပတ်ကာ ကျောက်တော်ဆေးရုံမှ ရင်ခွဲရုံသို့ ပို့ဆောင်ထားခဲ့သည်ဟု သေဆုံးသူ၏ အစ်မဖြစ်သူ ဒေါ်ဦးသန်းဝေမှ ပြောကြားခဲ့သည်။

တပ်မတော်လှည့်ကင်းလှုပ်ရှားစစ်ကြောင်းမှ ကျောက်တော်-ဝါးကင်းကျေးရွာသွားလမ်းပေါ်၌ မသင်္ကာဖွယ် အပြန်အလှန် မီးအချက်ပြမှု ပြုလုပ်နေသည်ကိုတွေ့ရှိရ၍ စစ်ဆေးရန်ခေါ်ယူစဉ် မသင်္ကာဖွယ်မီးအချက်ပြမှုနှစ်ဦးမှာ လာရောက်ခြင်းမရှိဘဲ ထွက်ပြေးသဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဩဂုတ်လ ၂၇ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ ထို့သို့ပစ်ခတ်စဉ် တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး အသက် ၃၀ ခန့်ရှိ အမျိုးသားတစ်ဦး အား ၎င်းဝတ်ဆင်ထားသည့်ပုဆိုးခါးပုံစာတွင်းမှ လက်ကိုင်စကားပြောစက်တစ်လုံး၊ ငွေကျပ်တစ်သောင်းနှင့်အတူ အသေ ဖမ်းဆီးရမိခဲ့သည်ဟု တပ်မတော်မှ ဆိုသည်။

**ကချင်ပြည်နယ်တွင် လူငယ်တစ်ဦးကို ပြည်သူ့စစ်အဖွဲ့မှ ရိုက်နှက်**

ကချင်ပြည်နယ်အနောက်ဘက်၊ လီဒိုလမ်းမပေါ်ရှိ ရှထူးဇွပ်ကျေးရွာတွင် လူငယ်တစ်ဦးကို ပြည်သူ့စစ်အဖွဲ့က ရိုက်နှက်ခဲ့မှု ဖြစ်ပွားခဲ့သည်။ ဩဂုတ်လ ၂၄ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီခန့်တွင် ကျေးရွာအတွင်း လမ်းခင်းရန် ထော်လာဂျီဖြင့် သဲကျောက်သယ်လာစဉ် ပြည်သူ့စစ်ဂိတ်မောင်းတံကြိုးကိုတိုက်မိပြီးနောက် ထော်လာဂျီမောင်းသူ မောင်လမိုင်ထွယ်ဘောက် ရိုက်နှက်ခံခဲ့ရခြင်း ဖြစ်သည်ဟု ၎င်း၏ ဖခင်ဖြစ်သူ ဦးလမိုင်ဘရန်နူး (ဦးဆွေဦး) မှ ပြောကြားခဲ့သည်။ ရိုက်နှက်ခြင်းခံရသည့် မောင်လမိုင်ထွယ်ဘောက်သည် ခန္ဓာကိုယ်ပြင်းထန်ဒဏ်ရာ၊ ဘယ်နှာရွက် သွေးယိုစိမ့်မှု၊ ညာနှာရွက်အောက်ညှိမဲဒဏ်ရာရှိမှု တို့ကြောင့် မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရသည်။ ဖြစ်စဉ်တွင် ကျူးလွန်သူများကို အရေးယူ ဆုံးမကြပ်မတ်ပေးရန်နှင့် အရပ်သားပြည်သူလူထုများအပေါ် နောက်နေောင် မတရားအနိုင်ကျင့် နှိပ်စက်မှုများ မပြုလုပ်ရန် အတွက် ဖခင်ဖြစ်သူ ဦးဘရန်နူး (ဦးဆွေဦး) မှ သက်ဆိုင်ရာ ပြည်သူ့စစ်ဌာနနှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထံသို့ စာတင်ပြ တိုင်ကြားထားသည်ဟု သိရှိရသည်။ ထို့နောက် ရှမ်းနီပြည်သူ့စစ်ဌာနမှ ဒုတိယတာဝန်ခံမှ ယခုကဲ့သို့ဖြစ်ရပ်မျိုးများ ထပ်မံ မဖြစ်ပွားရအောင် ထိန်းသိမ်းဆောင်ရွက်သွားမည်ဟု ဦးလမိုင်ဘရန်နူး (ဦးဆွေဦး) ထံ ဆက်သွယ်လာသောကြောင့် တရားစွဲဆို တော့မည်မဟုတ်ကြောင်း သိရှိရသည်။

**အမ်းမြို့နယ်တွင် ပညာရေးကောလိပ်ကျောင်းသားတစ်ဦးကို တပ်မတော်သား သုံးဦးမှ ရိုက်နှက်**

ဩဂုတ်လ ၂၈ ရက်နေ့ နေ့လည် ၂ နာရီဝန်းကျင်တွင် ၇၅၇ တပ်ရင်းမှ တပ်မတော်သားသုံးဦးမှ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ပျဉ်းတောကျေးရွာမှ မောင်ညီညီစိုးကို ရိုက်နှက်စစ်ဆေးခဲ့သည်။ မောင်ညီညီစိုးသည် ၎င်း၏နေအိမ်မှ စကားများ၍ ထွက်လာကာ တပ်ရင်း ၇၅၇ အနီးရှိ ဟင်းရွှင်ဆည်၌ ထိုင်နေစဉ် အရပ်ဝတ်ဖြင့် တပ်မတော်သားသုံးဦးမှ မသင်္ကာသဖြင့် ခေါ်ယူစစ်ဆေးကာ ရိုက်နှက်ခံခဲ့ရခြင်းဖြစ်သည်။ မောင်ညီညီစိုးသည် ကျောက်ဖြူပညာရေးကောလိပ်မှ ဒုတိယနှစ် ကျောင်းသားတစ်ဦးဖြစ်သည်။ ဩဂုတ်လ ၂၉ ရက်နေ့တွင် တပ်ရင်း ၇၅၇ မှ ဗိုလ်တစ်ဦး၊ တပ်ရင်းမှူးတစ်ဦးအပါအဝင် လေးဦးသည် မောင်ညီညီစိုး၏ နေအိမ်သို့ ရောက်ရှိလာခဲ့ပြီး ဆေးဖိုးအဖြစ် ငွေသုံးသိန်းပေးကာ ကျေးအေးကြောင်းလက်မှတ်ရေးထိုးရန် ပြောကြားခဲ့သော် လည်း လက်မှတ်ထိုးမပေးခဲ့ကြောင်း မောင်ညီညီစိုးက ပြောကြားခဲ့သည်။

**ဒေါ်ခင်ခင်ကျော်ကို တရားလွှတ်တော်ရှေ့နေအဖြစ်မှ ထုတ်ပယ်**

တရားလွှတ်တော်ရှေ့နေများကောင်စီ (ဘားကောင်စီ) ၏ သဘောထားမှတ်ချက်ကို ပယ်ချကာ ပြည်ထောင်စုတရားလွှတ်တော် ချုပ်မှ ဒေါ်ခင်ခင်ကျော်ကို တရားလွှတ်တော်ရှေ့နေအဖြစ်မှ ထုတ်ပယ်ခဲ့သည်။ ၂၀၁၅ လက်ပံတန်းကျောင်းသားသပိတ်တွင် ရှေ့နေအဖြစ်လိုက်ပါဆောင်ရွက်ပေးစဉ် သာယာဝတီမြို့နယ်တရားရုံး၌ တရားစီရင်ရေးမဏ္ဍိုင်ကို အယုံအကြည်မရှိကြောင်း၊ စစ်ကျွန်တရားစီရင်ရေးဖြစ်ကြောင်း အော်ဟစ်သည်ဟုဆိုကာ ဒေါ်ခင်ခင်ကျော်သည် ထောင်ဒဏ်ခြောက်လ ချမှတ်ခံခဲ့ရသည်။ သို့သော်လည်း အယူခံဖြင့် ထောင်ဒဏ်သုံးလ ကျခံခဲ့ရသည်။ ထို့နောက် တရားလွှတ်တော်ရှေ့နေအဖြစ်မှ ထုတ်ပယ်ခြင်းခံခဲ့ရပြီး

ယခုနှစ် ဩဂုတ်လ ၂၇ ရက်နေ့တွင် ရှေ့နေလိုင်စင်ကို ပြန်လည်အပ်နှံခဲ့ရသည်။ တရားလွှတ်တော်ရှေ့နေများကောင်စီ (ဘားကောင်စီ) ၏ သဘောထားမှတ်ချက်ကိုယူခဲ့သည်ဟုဆိုသော ထိုအမိန့်စာတွင် ဘားကောင်စီမှ ဒေါ်ခင်ခင်ကျော်ကို 'ပြင်းထန်စွာသတိပေးရန်' ဟုသာ မှတ်ချက်ပေးခဲ့ကြောင်း ထိုအမှုကို လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်မှ ပြောကြားခဲ့သည်။

သားဖြစ်သူဗိုလ်မှူး AA ထဲဝင်ရောက်သွားခဲ့သောကြောင့် ဖခင်ဖြစ်သူလွှတ်တော်ကိုယ်စားလှယ်လောင်းကို အမည်စာရင်း မှ ပယ်ချ

သားဖြစ်သူ မြန်မာ့တပ်မတော်မှ ဗိုလ်မှူး ရကွီဦးတပ်တော် (AA) အတွင်းသို့ ဝင်ရောက်သွားသောကြောင့် လာမည့်ရွေးကောက်ပွဲ တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ရခိုင်အမျိုးသားပါတီ (ANP) ကိုယ်စားလှယ်လောင်း ဦးဖိုးစံကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ အမည်စာရင်းတင်သွင်းထားခြင်းမှ ပယ်ချခဲ့သည်။ ဦးဖိုးစံအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံသို့ အယူခံတင်ရာတွင်လည်း အယူခံတက်ရောက်ခွင့်မရှိတော့ကြောင်း အကြောင်းပြန်ထားသည်ဟု သိရသည်။ ဦးဖိုးစံ၏သားဖြစ်သူ ဗိုလ်မှူးအောင်မြင့်စိုးသည် ၂၀၁၈ ခုနှစ်တွင် AA တပ်အတွင်းသို့ ရောက်ရှိသွားခဲ့ခြင်းဖြစ်သည်။ ဦးဖိုးစံသည် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၁၀ (ဗ)နှင့် ငြိစွန်းနေသည့်အတွက် ပယ်ချခြင်းခံခဲ့ရကြောင်း သိရှိရသည်။ ပုဒ်မ ၁၀(ဗ)၌ နိုင်ငံတော်အား လက်နက်ကိုင်ဆန့်ကျင်နေသည့် သောင်းကျန်သူအဖွဲ့အစည်းများ (သို့မဟုတ်) ယင်းအဖွဲ့ဝင်များနှင့် ဆက်သွယ် သည့် ခိုင်လုံသောသက်သေအထောက်အထား ရှိသူဆိုပြီး ပါဝင်ကြောင်း၊ သို့အတွက် ၎င်းအား ကိုယ်စားလှယ်လောင်း အမည် စာရင်း တင်သွင်းရာမှ ပယ်ဖျက်ခြင်း ဖြစ်သည်ဟု သိရှိရကြောင်း၊ ၎င်းမှာ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းနှင့် ဆက်သွယ်မှု မရှိကြောင်း၊ ထိုကိစ္စကို ကော်မရှင်တွင်လည်း ငြင်းခဲ့ပြီးပြီဖြစ်ကြောင်း၊ ယခုကဲ့သို့ အကြောင်းပြပြီး ဆုံးဖြတ်ခြင်းမှာ မတရားသလို ခံစားရကြောင်း ဦးဖိုးစံမှ ပြောကြားခဲ့သည်။

**ဥပဒေပြုရေးနှင့် မူဝါဒရေးဆိုင်ရာပြင်ဆင်ချက်များ**

တပ်မတော်သားများ ပြစ်မှုကျူးလွန်မှုအတွက် ပြင်ဆင်သည့် တပ်မတော်အက်ဥပဒေကြမ်း လွှတ်တော်နှစ်ရပ် အတည်ပြု

တပ်မတော်သားများ ပြစ်မှုကျူးလွန်ပြီးနောက် သုံးနှစ်ကျော်ပါက ယင်းပြစ်မှုအတွက် အရေးမယူနိုင်ရန် ပြဋ္ဌာန်းချက်အား ပြင်ဆင်မှုကို လွှတ်တော်နှစ်ရပ်လုံးမှ အတည်ပြုခဲ့သည်။ အမျိုးသားလွှတ်တော်မှ အတည်ပြုထားသည့် ၁၉၅၉ တပ်မတော် အက်ဥပဒေပြင်ဆင်ချက်ကို ပြည်သူ့လွှတ်တော်မှ ဩဂုတ်လ ၂၀ ရက်နေ့တွင် ပြင်ဆင်ချက်မရှိဘဲ ဆက်လက် အတည်ပြုခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ယင်းဥပဒေကြမ်းအတည်ဖြစ်ရေးအတွက် နိုင်ငံတော်သမ္မတထံ ဆက်လက်ပေးပို့ကာ သမ္မတမှ ပြင်ဆင်လိုသည့်အချက်မရှိပါက လက်မှတ်ရေးထိုး ထုတ်ပြန်ရန်သာ ကျန်ရှိတော့သည်။ ၁၉၅၉ ခုနှစ် တပ်မတော် အက်ဥပဒေ မူလပြဋ္ဌာန်းချက် ပုဒ်မ ၁၂၅(၁)အရ တပ်မတော်သားတစ်ဦးသည် ပြစ်မှုကျူးလွန်ပြီးနောက် သုံးနှစ်ကုန်ဆုံးပါက ယင်းပြစ်မှုအတွက် စစ်တရားရုံးဖြင့် စတင်စစ်ဆေးစီရင်ခြင်း မပြုလုပ်နိုင်တော့ပေ။ အဆိုပါပြဋ္ဌာန်းချက်ကို ပြင်ဆင်ရန် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးအောင်ထွန်းလင်းမှ စတင်တင်သွင်းခဲ့ပြီး အမျိုးသားလွှတ်တော်မှ ဇူလိုင်လ ၃၀ ရက်တွင် ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။

နိုင်လွတ်လုံ ဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းကို အတည်ပြု

ဩဂုတ်လ ၂၆ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်၌ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းကို ပြင်ဆင်အတည်ပြုခဲ့သည်။ သို့ဖြစ်၍ ပြည်သူ့အချင်းချင်း ထိုဥပဒေဖြင့် တရားစွဲဆို၍ မရတော့ကြောင်း သိရှိရသည်။ ဥပဒေအား ပြင်ဆင်လိုက်ခြင်းကြောင့် ပြည်သူ့အချင်းချင်းဖြစ်စေ သို့မဟုတ် ပြည်သူ့တစ်ဦးတစ်ယောက်ကိုဖြစ်စေ၊ ယင်းဥပဒေဖြင့် တရားစွဲဆိုနိုင်တော့မည်မဟုတ်ကြောင်း လွှတ်တော်ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးမှ ပြောကြားခဲ့သည်။ ယခင် ဥပဒေစကားရပ်တွင် ဖော်ပြထားသည့် “မည်သူမဆို”

ဆိုသည့် စကားရပ်အစား “တာဝန်နှင့်လုပ်ပိုင်ခွင့်ရှိသူ မည်သူမဆို” ဟု အစားထိုးပြင်လိုက်ခြင်းကြောင့် ယခုကဲ့သို့ ပြည်သူ့အချင်းချင်း တရားစွဲဆို၍ မရတော့ခြင်း ဖြစ်သည်။

ထို့ပြင် “မည်သူမျှ တည်ဆဲဥပဒေနှင့်အညီ ခွင့်ပြုချက်၊ ခွင့်ပြုမိန့် သို့မဟုတ် ဝရမ်း တစ်စုံတစ်ရာ မရှိဘဲဖြစ်စေ၊ နိုင်ငံတော် သမ္မတ သို့မဟုတ် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲဖြစ်စေ”ဟူသည့် နေရာတွင် “မည်သူမျှ” အစား “တာဝန်နှင့် လုပ်ပိုင်ခွင့် ရှိသူမည်သူမဆို” ဟု ပြောင်းလဲပြင်ဆင်ခဲ့သည်။

## အရေးပါသည့်ဆက်စပ်သတင်းများဖတ်ရန် Links

### နိုင်ငံရေးအကျဉ်းသားများ

#### ဖမ်းဆီးခံရခြင်းများ

ပေါက်တောမြို့နယ်မှ အရပ်သားတစ်ဦး တပ်မတော်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခြင်းခံရ

[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၈ ရက်၊ DMG/မြန်မာ](#)

[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၈ ရက်၊ DMG](#)

[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၉ ရက်၊ BNI/မြန်မာ](#)

အပေါက်ကျေးရွာအနီး မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ရွာသား သုံးဦး ဖမ်းဆီးခြင်းခံရ

[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၉ ရက်၊ နိရဉ္စရာ/မြန်မာ](#)

ကျောက်တော်မြို့နယ်၊ တောပန်ဇင်းကျေးရွာမှ ရွာသား တစ်ဦးကို ဖမ်းဆီး ခေါ်ဆောင်

[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်၊ နိရဉ္စရာ/မြန်မာ](#)

[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်၊ နိရဉ္စရာ/မြန်မာ](#)

[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်၊ DMG/မြန်မာ](#)

[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်၊ BNI](#)

စစ်တွေ ကျောက်တန်းဂိတ်တွင် AA အဖွဲ့ဝင် သုံးဦးကိုဖမ်းဆီးရမိကြောင်း တပ်မတော်မှသတင်းထုတ်ပြန်၊ ၎င်းတို့အနက် တစ်ဦးမှာသုံးဘီးဒရိုင်းဘာသာ ဖြစ်ကြောင်း ဖခင်ဖြစ်သူပြောကြား

[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်၊ BNI/မြန်မာ](#)

[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်၊ နိရဉ္စရာ/မြန်မာ](#)

[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်၊ VOM/မြန်မာ](#)

ကျောက်ဖြူ ကပ်သပြေကျေးရွာမှ ရွာသား သုံးဦးကို ဖမ်းဆီး

[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်၊ DMG/မြန်မာ](#)

[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်၊ DMG](#)

[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်၊ နိရဉ္စရာ/မြန်မာ](#)

[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်၊ BNI/မြန်မာ](#)

[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်၊ BNI](#)



## တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ဖမ်းဆီးမှုများ

ရက္ခိဒွံတပ်တော်(AA)မှ မြောက်ဦးမြို့ပေါ်ကျောင်းမှ သံဃာ လေးပါးကို ဖမ်းဆီး ခေါ်ဆောင်

- [၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်၊ နိရဇ္ဈရာ/မြန်မာ](#)
- [၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်၊ နိရဇ္ဈရာ/မြန်မာ](#)
- [၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်၊ ဧရာဝတီ/မြန်မာ](#)
- [၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်၊ ဧရာဝတီ](#)
- [၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်၊ Myanmar Now/မြန်မာ](#)

ကျောက်မဲမှ မိသားစုဝင်လေးဦးကို လက်နက်ကိုင်ခုနှစ်ဦးမှ လာရောက် ဖမ်းဆီးခေါ်ဆောင်သွား

- [၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်၊ 7 Day Daily/မြန်မာ](#)

## တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံမှ လွတ်မြောက်မှုများ

ရက္ခိဒွံတပ်တော်(AA)မှ ဖမ်းဆီးထားသည့် ALP တွဲဘက်အတွင်းရေးမှူးတစ်ဦး အပါအဝင် တပ်ဖွဲ့ဝင် ငါးဦး ပြန်လည် လွတ်မြောက်လာ

- [၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်၊ DMG/မြန်မာ](#)
- [၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်၊ အီလဲဗင်း](#)
- [၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်၊ မြန်မာတိုင်းမ်](#)
- [၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်၊ ဧရာဝတီ](#)
- [၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်၊ DMG/မြန်မာ](#)
- [၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်၊ လွတ်လပ်တဲ့ အာရှအသံ/မြန်မာ](#)
- [၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်၊ DMG](#)
- [၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်၊ BNI/မြန်မာ](#)

ရက္ခိဒွံတပ်တော်(AA)မှ ဖမ်းဆီးထားသည့် ချင်းလူငယ် လေးဦးအနက် သုံးဦး ပြန်လည် လွတ်မြောက်

- [၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်၊ DMG/မြန်မာ](#)
- [၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်၊ ဧရာဝတီ/မြန်မာ](#)
- [၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်၊ BNI/မြန်မာ](#)
- [၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်၊ DMG](#)
- [၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်၊ BNI](#)

## ပျောက်ဆုံးသွားခြင်းများ

စစ်ရေးပဋိပက္ခကာလအတွင်း ပလက်ဝဒေသခံ ၂၀ ဦး ပျောက်ဆုံးနေ

- [၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၄ ရက်၊ DMG/မြန်မာ](#)
- [၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၄ ရက်၊ လွတ်လပ်တဲ့ အာရှအသံ/မြန်မာ](#)
- [၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၄ ရက်၊ လွတ်လပ်တဲ့ အာရှအသံ](#)
- [၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၅ ရက်၊ မဇ္ဈိမ](#)

## တရားစွဲဆိုခံရခြင်းများ

ကရင်အမျိုးသမီးတစ်ဦးပစ်သတ်ခံရမှု ပွင့်လင်းစွာအရေးယူပေးရန် ဦးဆောင်ဆန္ဒထုတ်ဖော်ခဲ့သူ နှစ်ဦးကို ဖမ်းဆီး၊ အမှုဖွင့်

[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၆ ရက်၊ ခေတ်သစ်မီဒီယာ၏ လူမှုကွန်ရက်စာမျက်နှာ/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၇ ရက်၊ ဒီဗီဘီ/မြန်မာ](#)

တပ်ပိုင်မြေပေါ် ဝင်ရောက်ထွန်ယက်စိုက်ပျိုးသည်ဟုဆိုကာ ဒေသခံတောင်သူ ၅၅ ဦး ထပ်မံအမှုဖွင့်ခြင်းခံရ  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၇ ရက်၊ 7 Day News/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်၊ The Voice/မြန်မာ](#)

AA စစ်ဦးစီးချုပ်၏ ညီမဖြစ်သူနှင့်ယောက်ဖဖြစ်သူတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ၅၅(က)ဖြင့်စွဲချက်တင်  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၈ ရက်၊ နိရဇ္ဈရာ/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၉ ရက်၊ BNI/မြန်မာ](#)

တပ်မတော်မှ ဖမ်းဆီးထားသူ တစ်ဦးကို ကျောက်ဖြူရဲစခန်း၌ အမှုဖွင့်  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်၊ ဒီဗီဘီ/မြန်မာ](#)

နှစ် ၇၀ ပြည့် ကရင်အာဇာနည်နေ့အခမ်းအနားတွင် သဝဏ်လွှာဖတ်ကြားခဲ့သည့်အတွက် တက်ကြွလှုပ်ရှားသူ အမျိုးသမီး တစ်ဦးကို ထပ်တိုးအမှုဖွင့်၊ ယခင်အမှုဟောင်းအတွက် ထောင်ဒဏ် ၁၅ ရက် ချမှတ်  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်၊ ခေတ်သစ်မီဒီယာ၏ လူမှုကွန်ရက်စာမျက်နှာ/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်၊ ကေအိုင်စီ၏ လူမှုကွန်ရက်စာမျက်နှာ/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်၊ ကေအိုင်စီ၏ လူမှုကွန်ရက်စာမျက်နှာ/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်၊ VOM/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်၊ လွတ်လပ်တဲ့အာရှအသံ/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်၊ ဒီဗီဘီ/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်၊ အီလဲဗင်း/မြန်မာ](#)

ခွင့်ပြုချက်ချိန်ကျော်လွန်၍ ကရင်အာဇာနည်နေ့အခမ်းအနားကို ဦးဆောင်ကျင်းပခဲ့ခြင်းအတွက် တက်ကြွလှုပ်ရှားသူ နှစ်ဦးကို စတင် တရားစွဲဆို  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်၊ ခေတ်သစ်မီဒီယာ၏ လူမှုကွန်ရက်စာမျက်နှာ/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်၊ ခေတ်သစ်မီဒီယာ၏ လူမှုကွန်ရက်စာမျက်နှာ/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်၊ ကေအိုင်စီ၏ လူမှုကွန်ရက်စာမျက်နှာ/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်၊ ကေအိုင်စီ၏ လူမှုကွန်ရက်စာမျက်နှာ/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်၊ ဒီဗီဘီ/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်၊ မဇ္ဈိမ/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်၊ ဧရာဝတီ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်၊ ဧရာဝတီ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်၊ မဇ္ဈိမ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်၊ မြန်မာတိုင်းမီ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်၊ အီလဲဗင်း/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်၊ BNI/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်၊ လွတ်လပ်တဲ့ အာရှအသံ/မြန်မာ](#)

ကျောက်ဖြူတွင် ရဲတပ်ဖွဲ့ဝင် တစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်၊ Myanmar Now/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်၊ ဒီဗီဘီ/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်၊ BNI/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်၊ နိရဇ္ဈရာ](#)

အမ်းမြို့နယ်တွင် ဖမ်းဆီးခြင်းခံထားရသည့်ကျန်းမာရေးဝန်ထမ်း တစ်ဦးကို ရဲစခန်းသို့လွှဲပြောင်း၍ အမှုဖွင့်  
၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်၊ နိရဉ္စရာ/မြန်မာ

ဆီဆိုင် တောင်သူ (၂၂) ဦးကို ပိုင်နက်ကျူးလွန်မှုဖြင့် တပ်မတော်မှ တရားစွဲဆိုထား  
၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်၊ Shan Herald Agency for News/မြန်မာ  
၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်၊ BNI/မြန်မာ  
၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်၊ Shan Herald Agency for News  
၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်၊ 7 Day News/မြန်မာ  
၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်၊ BNI

ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းကျေးရွာမှ ရွာသားနှစ်ဦး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခြင်းခံထားရ  
၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်၊ DMG/မြန်မာ  
၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်၊ DMG  
၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်၊ BNI/မြန်မာ

တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည့် ဦးဌေးအောင်ကို ဖမ်းဆီးပြီး အင်းစိန်ထောင်ပို့  
၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်၊ Myanmar Now/မြန်မာ  
၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်၊ ဧရာဝတီ/မြန်မာ  
၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်၊ မြန်မာတိုင်းမ်/မြန်မာ  
၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်၊ The Voice/မြန်မာ  
၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်၊ ဒီမိုကရေစီ/မြန်မာ  
၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်၊ မြန်မာတိုင်းမ်/မြန်မာ  
၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်၊ မြန်မာတိုင်းမ်

ပြည်နယ်အစိုးရကို ဂုဏ်သိက္ခာကျဆင်းစေသည့်ပို့စ်တင်သည်ဟုဆိုကာ စစ်တွေမြို့မှလူမှုရေးလှုပ်ရှားသူ ဦးစိုးနိုင်ကို ၆၆(ဃ)ဖြင့်  
အမှုဖွင့်  
၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်၊ Myanmar Now/မြန်မာ  
၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်၊ လွတ်လပ်တဲ့အာရှအသံ/မြန်မာ  
၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်၊ နိရဉ္စရာ/မြန်မာ  
၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်၊ BNI/မြန်မာ  
၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်၊ နိရဉ္စရာ

ဆရာတော်ဦးသောဘိတကို ပုဒ်မ ၆၆(ဃ) ဖြင့် စွဲချက်တင်ရန် အမိန့်ချမှတ်  
၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်၊ လွတ်လပ်တဲ့အာရှအသံ/မြန်မာ  
၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်၊ Myanmar Now  
၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်၊ အီလဲဗင်း/မြန်မာ  
၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်၊ 7 Day News/မြန်မာ

**တရားရင်ဆိုင်ရခြင်းများ**

ဆရာတော် ဦးစိန္တိတကို အသရေဖျက်မှုပုဒ်မဖြင့် ပြောင်းလဲစစ်ဆေးရန် အမိန့်ချ  
၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၆ ရက်၊ Myanmar Now/မြန်မာ  
၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၇ ရက်၊ လွတ်လပ်တဲ့အာရှအသံ/မြန်မာ  
၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်၊ လွတ်လပ်တဲ့အာရှအသံ/မြန်မာ  
၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်၊ Myanmar Now/မြန်မာ  
၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်၊ ဧရာဝတီ

ကရင်နီတောင်သူများကို ထပ်တိုးပြစ်ဒဏ်များ ချမှတ်ပေးရန် လျှောက်ထားမှုကို ပလပ်

- ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်၊ လွတ်လပ်တဲ့ အာရှအသံ/မြန်မာ
- ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်၊ မဇ္ဈိမ/မြန်မာ
- ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်၊ BNI/မြန်မာ
- ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်၊ ဒီဗီဘီ/မြန်မာ
- ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်၊ ဧရာဝတီ
- ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်၊ BNI

ရုံးချိန်းတက်ရောက်ရန်ပျက်ကွက်ခဲ့သည့်အတွက် အလုပ်သမား ၉၇ ဦးကို တရားရုံးမှ ဒဏ်ငွေသိန်းငါးဆယ်ပေးဆောင် ရမည်ဟု ပြောကြားသည့်အပေါ် အလုပ်သမားများ ကျေနပ်ခြင်းမရှိ

- ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်၊ VOM/မြန်မာ
- ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်၊ VOM/မြန်မာ

### ထောင်တွင်းအခြေအနေများ

မန္တလေးလူငယ်သင်တန်းကျောင်းတွင် ထိန်းသိမ်းခြင်းခံထားရသည့် လူငယ်သင်တန်းသား နှစ်ဦး ဝိုင်းဝန်းထိုးကြိတ်ခြင်းခံရမှု ကြောင့် သေဆုံး

- ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၄ ရက်၊ Myanmar Now/မြန်မာ
- ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၅ ရက်၊ အီလဲဗင်း/မြန်မာ
- ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၆ ရက်၊ အီလဲဗင်း/မြန်မာ
- ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၆ ရက်၊ Myanmar Now/မြန်မာ
- ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၆ ရက်၊ မြန်မာတိုင်းမ်/မြန်မာ
- ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၇ ရက်၊ 7 Day News/မြန်မာ
- ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၇ ရက်၊ ဧရာဝတီ/မြန်မာ
- ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၇ ရက်၊ အီလဲဗင်း/မြန်မာ
- ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၇ ရက်၊ Myanmar Now/မြန်မာ
- ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၇ ရက်၊ VOM/မြန်မာ
- ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၇ ရက်၊ ဧရာဝတီ
- ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၇ ရက်၊ မဇ္ဈိမ
- ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်၊ မဇ္ဈိမ
- ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်၊ Myanmar Now/မြန်မာ
- ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်၊ လွတ်လပ်တဲ့ အာရှအသံ/မြန်မာ
- ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်၊ မြန်မာတိုင်းမ်
- ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်၊ ဧရာဝတီ
- ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်၊ ဧရာဝတီ/မြန်မာ
- ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်၊ အီလဲဗင်း/မြန်မာ
- ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်၊ Myanmar Now/မြန်မာ

မြင်းကကုန်းရဲစခန်းတွင် ဖမ်းဆီး ချုပ်နှောင်ခြင်းခံထားရသည့် အမျိုးသား တစ်ဦး အချုပ်ခန်းအတွင်း၌ သေဆုံး

- ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၉ ရက်၊ အီလဲဗင်း/မြန်မာ
- ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်၊ 7 Day News/မြန်မာ
- ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်၊ Myanmar Now/မြန်မာ
- ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်၊ လွတ်လပ်တဲ့ အာရှအသံ/မြန်မာ
- ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်၊ ဧရာဝတီ/မြန်မာ
- ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်၊ မဇ္ဈိမ/မြန်မာ

[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်၊ ဒီဗီဘီ/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်၊ The Voice/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်၊ မြန်မာတိုင်းမ်/မြန်မာ](#)

အကျဉ်းထောင်အတွင်းမှ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူများအနက် ၆၀ ရာခိုင်နှုန်း အောင်မြင်

[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၉ ရက်၊ 7 Day News/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၉ ရက်၊ VOM/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၉ ရက်၊ မဇ္ဈိမ/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၉ ရက်၊ The Voice/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၉ ရက်၊ မြန်မာတိုင်းမ်/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်၊ မဇ္ဈိမ](#)

အကျဉ်းထောင်တွင်း ညှဉ်းပန်းနှိပ်စက်မှု ရှိ/မရှိ ဧရာဝတီတိုင်းတရားသူကြီး စစ်ဆေး

[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်၊ ဒီဗီဘီ/မြန်မာ](#)

### ပြစ်ဒဏ်ချမှတ်ခံရခြင်းများ

လေးနှစ်ကျော်ကြာ တရားစွဲဆိုခြင်းခံခဲ့ရသည့် ဗကသ ကျောင်းသားခေါင်းဆောင်ဟောင်းကို အလုပ်နှင့် ထောင်ဒဏ် ခြောက်လ ချမှတ်

[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်၊ ဒီဗီဘီ/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်၊ မဇ္ဈိမ/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်၊ ဗီအိုအေ/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်၊ အီလဲဗင်း/မြန်မာ](#)

### ထောင်မှလွတ်မြောက်မှုများ

ဆားပြင်ကျေးရွာ ANP ပါတီ ဥက္ကဋ္ဌ အပါအဝင် ငါးဦးကို စွဲချက်မတင်မီ ပြန်လွတ်

[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်၊ နိရဉ္စရ/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်၊ နိရဉ္စရ](#)

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် တစ်ဦး လွတ်ရက်စေ၍ ပြန်လည် လွတ်မြောက်လာ

[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်၊ လွတ်လပ်တဲ့ အာရှအသံ/မြန်မာ](#)

တစ်နှစ်ကြာ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသည့် မြောက်ဦးမှ ရဟန်းတစ်ပါးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးကို စွဲချက်တင်ရန် အကြောင်းမပေါ်ပေါက်သဖြင့် ပြန်လည် လွတ်ပေး

[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်၊ လွတ်လပ်တဲ့ အာရှအသံ/မြန်မာ](#)

ရခိုင်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် နှစ်ဦး လွတ်ရက်စေ၍ ပြန်လည် လွတ်မြောက်လာ

[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်၊ အသံ၏ လူမှုကွန်ရက်စာမျက်နှာ/မြန်မာ](#)

## နိုင်ငံရေးနှင့်နိုင်ငံသားတို့၏လွတ်လပ်ခွင့်အပေါ်တားမြစ်ခြင်းများနှင့် ဆန္ဒထုတ်ဖော်မှုများ

TNLA မှ ကျေးလက်လူထုကို နှိပ်စက်နေသည်ဟု အရပ်ဘက်အဖွဲ့အစည်းများ ထုတ်ပြန်  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁ ရက်၊ လွတ်လပ်တဲ့ အာရှအသံ/မြန်မာ](#)

တပ်မတော်မှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ထားသူ ကိုးဦးကို ရဲစခန်းသို့လွှဲပြောင်း  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂ ရက်၊ ဒီဗီဘီ/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၆ ရက်၊ ဒီဗီဘီ/မြန်မာ](#)

ကျောက်တော်တွင် ခေါ်ယူ၊ စစ်ဆေးခြင်းခြင်းခံခဲ့ရသည့် ကျေးရွာသား ၂၃ ဦး ပြန်လည် လွတ်မြောက်လာ  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၆ ရက်၊ နိရဉ္စရာ/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၆ ရက်၊ နိရဉ္စရာ/မြန်မာ](#)

ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် တစ်နှစ်နီးပါးကြာပျောက်ဆုံးနေသည့် ညီအစ်ကိုနှစ်ဦးအတွက် မြန်မာနိုင်ငံအမျိုးသား  
လူ့အခွင့်အရေးကော်မရှင်သို့ စာပို့တိုင်ကြား  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၆ ရက်၊ DMG/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၆ ရက်၊ နိရဉ္စရာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၇ ရက်၊ BNI/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၇ ရက်၊ BNI](#)

ရခိုင်ပြည်နယ်တွင် ကျေးရွာအုပ်စု ၁၅ စု၌ မဲစာရင်း ကပ်နိုင်ခြင်းမရှိ  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၇ ရက်၊ ဧရာဝတီ/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၇ ရက်၊ ဧရာဝတီ](#)

မြန်မာ-ထိုင်းနယ်စပ်တွင် ခိုလှုံနေရသည့် စစ်ရှောင် ရှမ်းပြည်သူ ထောင်ချီ၍ မဲပေးပိုင်ခွင့်ဆုံးရှုံးနေဆဲ  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့၊ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့၊ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့၊ BNI](#)

အမ်းမြို့နယ်တွင် ဖမ်းဆီးခြင်းခံထားရသည့်ကျန်းမာရေးဝန်ထမ်းသုံးဦးအနက် နှစ်ဦး ပြန်လည်လွတ်မြောက်လာ  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်၊ DMG/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်၊ Myanmar Now/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်၊ DMG](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်၊ BNI/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်၊ Myanmar Now](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်၊ Narinjara](#)

မြောက်ဦးအခြေစိုက် ၃၇၇ တပ်ရင်းမှ ဖမ်းဆီးထားသူ တစ်ဦး သေဆုံး  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်၊ နိရဉ္စရာ/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်၊ DMG/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်၊ Myanmar Now/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်၊ ဒီဗီဘီ/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်၊ လွတ်လပ်တဲ့ အာရှအသံ/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်၊ ဧရာဝတီ/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်၊ VOM/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်၊ နိရဉ္စရာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်၊ DMG](#)

ကျောက်တော်မြို့နယ်၊ အပေါက်ကျေးရွာအုပ်ချုပ်ရေးမှူးကို ဖမ်းဆီး ခေါ်ဆောင်ပြီး ပြန်လွှတ်ပေး  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်၊ နိရဉ္စရာ/မြန်မာ](#)

ဆန်ပြဿနာနေ့အခမ်းအနားကို တစ်ကိုယ်တော်ပြုလုပ်ခဲ့သည့် လူငယ်တစ်ဦး၏ နေအိမ်ကို ရဲတပ်ဖွဲ့မှ လာရောက်စစ်ဆေး  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်၊ နိရဉ္စရာ/မြန်မာ](#)

ကျောက်တော်မြို့နယ်မှ ဒေသခံ ငါးဦး တစ်ရက်ကြာ ဖမ်းဆီးခြင်းခံရပြီးနောက် လွတ်မြောက်လာ  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်၊ BNI/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်၊ လွတ်လပ်တဲ့အာရှအသံ/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်၊ DMG/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်၊ DMG](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်၊ နိရဉ္စရာ/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်၊ 7 Day News/မြန်မာ](#)

ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှု (PACE)အဖွဲ့ကို ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခွင့် ပိတ်ပင်  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်၊ မြန်မာတိုင်းမ်](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်၊ ဧရာဝတီ/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်၊ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်၊ ဒီမိုကရေစီ/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်၊ VOM/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်၊ လွတ်လပ်တဲ့ အာရှအသံ/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်၊ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်၊ မဇ္ဈိမ/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်၊ ဧရာဝတီ/မြန်မာ](#)

ပြည်သူတစ်ဦးအား ဖမ်းဆီးရိုက်နှက်ခဲ့သည့် တပ်ဖွဲ့ဝင်အား ထိရောက်စွာအရေးယူမည်ဟု DKBA ပြောကြား  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်၊ BNI/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်၊ 7 Day News/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်၊ BNI/မြန်မာ](#)

ရခိုင်တွင် မွတ်စလင် ငါးဦး ကိုယ်စားလှယ်လောင်း လျှောက်လွှာ ပယ်ချခြင်းခံရ  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်၊ ဧရာဝတီ/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်၊ Myanmar Now/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်၊ လွတ်လပ်တဲ့အာရှအသံ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်၊ BNI/မြန်မာ](#)

တပ်မတော်စစ်ကြောင်းတစ်ခုမှ ဖမ်းဆီးထားသည့် ကျောင်းအုပ်ဆရာမတစ်ဦး အပါအဝင် ရွာသား ခြောက်ဦး ပြန်လည်  
လွတ်မြောက်လာ  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်၊ နိရဉ္စရာ/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်၊ လွတ်လပ်တဲ့ အာရှအသံ/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်၊ လွတ်လပ်တဲ့ အာရှအသံ/မြန်မာ](#)

ဒေါ်နော်အုန်းလှ၏ လျှောက်လွှာချက်ကို ပြည်ထောင်စုတရားလွှတ်တော် ပယ်ချ  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်၊ လွတ်လပ်တဲ့ အာရှအသံ/မြန်မာ](#)

ပျောက်ဆုံးသွားခဲ့သည့် ပလောင်အမျိုးသား သုံးဦးကို သုံးလကြာမှ သေဆုံးလျက် ပြန်လည်တွေ့ရှိ

[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်၊ ဧရာဝတီ/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်၊ လွတ်လပ်တဲ့ အာရှအသံ/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်၊ လွတ်လပ်တဲ့ အာရှအသံ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်၊ ဗီအိုအေ/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်၊ လွတ်လပ်တဲ့အာရှအသံ/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်၊ လွတ်လပ်တဲ့အာရှအသံ](#)

တပ်မတော်စစ်ကြောင်းတစ်ခုမှ ဖမ်းဆီးထားသည့် ကျောက်တော်ဒေသခံ ၁၇ ဦး ခြောက်လကြာသည်အထိ အဆက်အသွယ်မရ  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်၊ Myanmar Now/မြန်မာ](#)

ကျောက်မဲ အရပ်သား သေဆုံးမှု၊ ရိုက်နှက်မှုတို့တွင် တာဝန်ရှိကြောင်း တပ်မတော်ဝန်ခံ  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်၊ လွတ်လပ်တဲ့အာရှအသံ/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်၊ လွတ်လပ်တဲ့အာရှအသံ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်၊ မဇ္ဈိမ](#)

တပ်မတော်သားများမှ ပစ်ခတ်သောကြောင့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ အရပ်သား တစ်ဦး သေဆုံး  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်၊ DMG/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်၊ ဧရာဝတီ](#)

ကချင်ပြည်နယ်တွင် ပြည်သူ့စစ်အဖွဲ့မှ လူငယ်တစ်ဦးကို ရိုက်နှက်  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်၊ BNI/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်၊ BNI](#)

အမ်းမြို့နယ်တွင် ပညာရေးကောလိပ်ကျောင်းသားတစ်ဦးကို တပ်မတော်သား သုံးဦးမှ ရိုက်နှက်  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်၊ DMG/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်/Students' Union Of Kyauk Phyu Education College ၏ လူမှုကွန်ရက်စာမျက်နှာ/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်၊ DMG](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်၊ နိရဏ္ဍရာ/မြန်မာ](#)

ဒေါ်ခင်ခင်ကျော်ကို တရားလွှတ်တော်ရှေ့နေအဖြစ်မှ ထုတ်ပယ်  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်၊ Myanmar Now/မြန်မာ](#)

သားဖြစ်သူ ဗိုလ်မှူး AA ထဲကို ဝင်ရောက်သွားခဲ့သောကြောင့် ဖခင်ဖြစ်သူလွှတ်တော်ကိုယ်စားလှယ်လောင်းကို အမည်  
စာရင်းမှ ပယ်ချ  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်၊ BNI/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်၊ လွတ်လပ်တဲ့ အာရှအသံ/မြန်မာ](#)  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်၊ လွတ်လပ်တဲ့အာရှအသံ](#)

## ဥပဒေပြုရေးနှင့် မူဝါဒဆိုင်ရာတိုးတက်မှုများ

တပ်မတော်သားများ ပြစ်မှုကျူးလွန်မှုအတွက် ပြင်ဆင်သည့် တပ်မတော်အက်ဥပဒေကြမ်း လွှတ်တော်နှစ်ရပ်လုံး အတည်ပြု  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်၊ 7 Day News/မြန်မာ](#)

နိုင်လွတ်လုံ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို အတည်ပြု  
[၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်၊ ဧရာဝတီ/မြန်မာ](#)



၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်၊ ဧရာဝတီ

**ဆက်သွယ်မေးမြန်းရန်**

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း  
တိတ်နိုင် အတွင်းရေးမှူး +၉၅(၀) ၉၄၂ ၈၀၂ ၃၈၂၈  
ဘိုကြည် တွဲဘက်အတွင်းရေးမှူး +၉၅(၀) ၉၄၂ ၅၃၀ ၈၈၄၀  
အောင်မျိုးကျော် ရန်ကုန်ရုံးတာဝန်ခံ +၉၅(၀) ၉၄၂ ၈၁၁ ၇၃၄၈